

လူနေမှုဘဝအထောက်အကူဖြစ်စေရန်အတွက်ထောက်ပံ့မှု နှင့်ပတ်သက်သည့်လမ်းညွှန်ချက်များ

၂၀၂၀ခုနှစ်၇လပိုင်းခွဲရက်နေ့အသစ်ပြင်ဆင်ချက်

ငွေကြေး(လူနေမှုစရိတ်နှင့်လုပ်ငန်းရုံပံ့ငွေ)အတွက်အခက်အခဲကြုံတွေ့နေလျှင်

- ကန့်သတ်ပမာဏဖြင့်အစိုးရအထူးထောက်ပံ့ကြေး (ယာယီအမည်)**
 သတ်မှတ်သည့်နေ့ (၂၇ ရက် ၄ လ ၂၀၂၀ ခုနှစ်) တွင်နေထိုင်သူအခြေခံမှတ်ပုံတင်စာရင်းတွင်မှတ်ပုံတင်ထားသူများအား တဦးလျှင်အစိုးရထောက်ပံ့ကြေးငွေယန်း၁သိန်းကိုပေးပါမည်။ (※ လျှောက်ထားရမည့်ကာလသည်လျှောက်လွှာစတင်လက်ခံသည့် နေ့မှ ၃ လ အတွင်း)

P. 5
- ကလေးပြုစုပျိုးထောင်နေသည့်အိမ်ထောင်စုများသို့ အစိုးရ၏အရေးပေါ်အထူးထောက်ပံ့ကြေး (ကလေးပြုစုပျိုးထောင်သည့်အိမ်ထောင်စုအတွက်)**
 ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုများရှိနေသည့်ကလေးပြုစုပျိုးထောင်နေသည့်အိမ်ထောင်စုများ၏လူနေမှုဘဝကိုအထောက်အကူပြုရန်လုပ်ဆောင်ချက်တစ်ခုအနေဖြင့်ကလေးစရိတ်ခံစားခွင့် (ဤစည်းမျဉ်းအရထောက်ပံ့ခြင်း) ကိုအကျိုးပင်သည့်အိမ်ထောင်စုများအားအထူးထောက်ပံ့ကြေး (တလုံးတစ်ပေးသည့်ငွေ) ကို ထောက်ပံ့သွားပါမည်။

P. 6
- ဝင်ငွေနှည်းပါးသောမိဘတစ်ဦးတည်းရှိသည့်အိမ်ထောင်စုများအားအထူးအရေးပေါ်ထောက်ပံ့ကြေး**
 ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့် ကလေးပြုစုပျိုးထောင်ခြင်းနှင့် အလုပ်လုပ်ခြင်းကို တစ်ဦးတည်းထမ်းဆောင်နေသည့်ဝင်ငွေနှည်းပါးသောမိဘတစ်ဦးတည်းရှိသောအိမ်ထောင်စု၏ကလေးပြုစုပျိုးထောင်မှုဝန်ထုပ်ဝန်ပိုးများလာခြင်းနှင့် ဝင်ငွေနှည်းပါးလာမှုအပေါ်ထောက်ပံ့ရန်အတွက်အထူးအရေးပေါ်ထောက်ပံ့ကြေးကိုထောက်ပံ့ပါမည်။

P. 7
- အရေးပေါ်အသေးစားပမာဏရုံပံ့ငွေ ၊ အထွေထွေထောက်ပံ့ရုံပံ့ငွေ (လူနေမှုစရိတ်)**
 ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်လုပ်ငန်းများရပ်နားခြင်းနှင့်အလုပ်လက်မဲ့ ဖြစ်ခြင်းစသည်တို့ကြောင့်လူနေမှုစရိတ်အတွက်ပုံစံနေရသူများအားလိုအပ်သည့်လူနေမှုစရိတ်စသည်တို့အတွက် ငွေချေးပေးခြင်းကိုပြုလုပ်ပါမည်။

P. 8
- စဉ်ဆက်မပြတ်တည်တံ့စေရန်အစိုးရထောက်ပံ့ကြေး (အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအတွက်)**
 ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်လုပ်ငန်းများရပ်နားခြင်းကြောင့်အထူးသဖြင့်ကြီးမားသောသက်ရောက်မှုခံနေရသောလုပ်ငန်းရှင်များအားလုပ်ငန်းဆက်လက်တည်တံ့နိုင်ရန်အထောက်အကူပြု၍ နောက်တဖန်လုပ်ငန်းလည်ပတ်နိုင်ရန်အထောက်အကူပြုမည့်လုပ်ငန်းအားလုံးကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သောအစိုးရထောက်ပံ့ကြေးကိုထောက်ပံ့ပါမည်။

P. 9
- အိမ်လခထောက်ပံ့ကြေး (အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်၊ တစ်ဦးတည်းပိုင်လုပ်ငန်းရှင်များအတွက်)**
 5 လပိုင်းအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာချက်ကာလဆက်လက်တိုးမြှင့်ခြင်းကြောင့် ရောင်းအားကျဆင်းခြင်းများတွေ့ကြုံရသည့် စီးပွားရေးလုပ်ငန်းရှင်များလုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ ရာ ထောက်ပံ့ပေးရန်အတွက် မြေငှားခ၊ အိမ်ငှားခ ဝန်ထုပ်ဝန်ပိုးကို လျော့ချပေးရန်ရည်ရွယ်ချက်ဖြင့် အိမ်ခြံမြေအငှားလုပ်ငန်းရှင်များအားထောက်ပံ့ကြေး ပေးအပ်ပါမည်။

P.10
- ဂျပန်နိုင်ငံဘဏ္ဍာရေးအဖွဲ့အစည်းနှင့်အိုကီနာဂါဘဏ္ဍာရေးအဖွဲ့မှပေးအပ်သောကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါအတွက်ချေးငွေအစရှိသည်**
 ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်လုပ်ငန်းအခြေအနေဆိုးဝါးလာနိုင်ချေရှိသော Freelance အပါအဝင်တစ်ဦးတည်းပိုင်စီးပွားရေးလုပ်ငန်းများအားအတိုးမဲ့၊ အာမခံထားရန်မလိုသော ချေးငွေထုတ်ပေးပါမည်။

P.11
- ပြည်သူ့ဘဏ္ဍာရေးအဖွဲ့အစည်းမှအတိုးမဲ့၊ အာမခံထားရန်မလိုသောချေးငွေ**
 ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်လုပ်ငန်းအခြေအနေဆိုးဝါးလာနိုင်ချေရှိသော Freelance အပါအဝင်တစ်ဦးတည်းပိုင်စီးပွားရေးလုပ်ငန်းများအားအတိုးမဲ့၊ အာမခံထားရန်မလိုသော ချေးငွေထုတ်ပေးပါမည်။

P.12
- လူမှုဖူလုံရေးအာမခံကြေးစသည်တို့ကိုပေးဆောင်ရန်ရွှေ့ဆိုင်းပေးခြင်း**
 လူနေမှုဘဝနှင့်ပတ်သက်၍စိတ်ပူပန်မှုကိစ္စစားနေကြသူများအတွက်အရေးပေါ်ဆောင်ရွက်မှု ၁ ခုအဖြစ်လူမှုဖူလုံရေး အာမခံကြေးအပြင်အခြားသောနိုင်ငံတော်အခွန်နှင့်ရေမီးကတ်စာအသုံးပြုမှုဝန်ဆောင်ခစသည်တို့ကိုပေးဆောင်ရန်ရွှေ့ဆိုင်းခြင်းကိုအသိအမှတ်ပြုပေးသည့်အခါလည်းရှိပါသည်။

P.13 ~16
- လူမှုဖူလုံရေးနှစ်စဉ်ကြေးအစရှိသည့်လစာပေးဆောင်ရမည့်အခြေခံငွေပမာဏအားအထူးပြင်ဆင်သတ်မှတ်ခြင်း**
 ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုနှင့်အတူလုပ်ငန်းပိတ်ရခြင်းကြောင့်လုပ်အားခအလွန်နှည်းပါးလာသည့်အခါတွင် လူမှုဖူလုံရေးနှစ်စဉ်ကြေးအစရှိသည့်လစာပေးဆောင်ရမည့်အခြေခံငွေပမာဏအား အထူးကိစ္စရပ်ကြောင့် နောက်တစ်လမှစတင်ကာပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ပါသည်။

P.17

လူနေမှုဘဝအထောက်အကူဖြစ်စေရန်အတွက်ထောက်ပံ့မှု နှင့်ပတ်သက်သည့်လမ်းညွှန်ချက်များ

- **အိမ်ရာအတွက်အစိုးရထောက်ပံ့ကြေး(အိမ်ငှားရမ်းခ)**
လုပ်ငန်းရပ်နားထားခြင်းစသည့်ကြောင့်ဝင်ငွေလျော့နည်း၍အလုပ်နုတ်ထွက်ခြင်းနှင့်လုပ်ငန်းဖျက်သိမ်းခြင်းနှင့်တူညီသည့်အခြေအနေသို့ ကျရောက်၍နေစရာမရှိဖြစ်မည်ကိုစိုးရိမ်နေရသူများအားလည်းအချိန်ကာလအတိုင်းအတာတစ်ခုအတွက်အိမ်ငှားရမ်းခနှင့်တူညီသောပမာဏကိုထောက်ပံ့ပေးနိုင်ရန်တိုးချဲ့ဆောင်ရွက်ပါမည်။ P.11
- **လူနေမှုဘဝအတွက်ချို့တဲ့နေသူများအားမိမိကိုယ်တိုင်ရပ်တည်နိုင်ရန်အတွက်တိုင်ပင်ဆွေးနွေးပေးသည့် ထောက်ပံ့ရေးလုပ်ငန်း**
အမျိုးမျိုးသောစီနီဒေါ် မှုများနှင့်ဆိုင်နေရသည့်လူနေမှုဘဝတွင်ချို့တဲ့နေသူများအားတဦးချင်းစီ၏အခြေအနေနှင့် ကိုက်ညီအောင်အားလုံးကိုမြှင့်၍အထောက်အပံ့ပေးခြင်းကိုဆောင်ရွက်နေပါသည်။ P.12
- **လူနေမှုဘဝကိုကာကွယ်စောင့်ရှောက်ရေး**
လက်ရှိလူနေမှုဘဝအတွက်ချို့တဲ့နေသူများအား အခြေခံလူနေမှုဘဝအာမခံချက်နှင့်ကိုယ်တိုင်ရပ်တည်နိုင်ရေး အထောက်အကူပေးရန်ရည်ရွယ်ကာချို့တဲ့သည့်အတိုင်းအတာပေါ် မူတည်၍လူနေမှုစရိတ်၊အိမ်ရာစရိတ်စသည့် လိုအပ်သောအထောက်အပံ့များကိုဆောင်ရွက်နေပါသည်။ P.13

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ရောဂါကူးစက်မှုစသည်တို့ ကြောင့်အလုပ်မှ အနားယူထားလျှင်

- **ဒဏ်ရာနှင့်ရောဂါအတွက်ခံစားခွင့်**
ကျန်းမာရေးအာမခံထားရှိသူသည်ဒဏ်ရာနှင့်ရောဂါကြောင့်ကုသမှုကိုခံယူရန်အတွက်အလုပ်နားလျှင်၊အနားယူ ထားသည့်ငှာရက်မြောက်နောက်ပိုင်း၏ဝင်ငွေအတွက်အာမခံမှုကိုပေးပါမည်။ P.14
- **လုပ်ငန်းရပ်နားထားခြင်းအတွက်ခံစားခွင့်**
ကုမ္ပဏီတွင်တာဝန်ရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့်အလုပ်သမားများအားအလုပ်မှနားထားလျှင်အလုပ်နား ထားသည့်ကာလအတွင်းလုပ်ငန်းရပ်နားထားခြင်းအတွက်ထောက်ပံ့ကြေး(ပျမ်းမျှလုပ်ခငွေ၏၆၀ရာခိုင်နှုန်းနှင့် အထက်)ကိုပေးဆောင်ရန်လိုအပ်သည်။ P.15
- **အလုပ်ခန့်ထားမှုအတွက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်ထောက်ပံ့ကြေး**
စီးပွားရေးအခြေအနေကိုအကြောင်းပြု၍လုပ်ငန်းလည်ပတ်မှုများလျော့ချခြင်းကိုမတတ်သာဘဲပြုလုပ်လိုက်ရ သည့်လုပ်ငန်းရှင်များအတွက်ဝန်ထမ်းခန့်ထားမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ရန်လုပ်ငန်းရပ်နားထားခြင်း အတွက်ခံစားခွင့်နှင့်ဆိုင်သောလိုအပ်သည့်ကုန်ကျစရိတ်များကိုထောက်ပံ့ပေးသွားပါမည်။ P.16
- **ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်လုပ်ငန်းနားခြင်းအတွက်ထောက်ပံ့ငွေ**
ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်လုပ်ငန်းပိတ်ခိုင်းခံရကာ၊အလုပ်ပိတ်ထောက်ပံ့ငွေမရှိနိုင် ခဲ့သောအလုပ်သမားများအားကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါအတွက်လုပ်ငန်းနားခြင်းအတွက် ထောက်ပံ့ငွေကိုထောက်ပံ့ပါမည်။ P.24
- **ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါနှင့်ပတ်သက်သောမိခင်များကျန်းမာ ရေးစောင့်ရှောက်မှုစနစ်အရထောက်ပံ့ငွေ**
ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါနှင့်ပတ်သက်သောမိခင်များကျန်းမာရေးစောင့်ရှောက်မှုစနစ်အနေဖြင့် အလုပ်နားရန်လိုအပ်သောကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများအတွက်လစာပြည့်ခွင့်စနစ်ကျင့်သုံးကာခွင့်ပေး သည့်လုပ်ငန်းရှင်များအားထောက်ပံ့ပါမည်။ P.25
- **နှစ်ဦးနှစ်ဖက်ထောက်ပံ့သည့်ရန်ပုံငွေ (လူနာစောင့်ရှောက်ရန်အလုပ်ထွက်ခြင်းမှ ကာကွယ်သည့် ထောက်ပံ့မှုအစီအစဉ် (ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါဖြေရှင်းမှုအထူးကိစ္စရပ်))**
ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါစီမံချက်အနေနှင့်မိသားစုအားပြုစောင့်ရှောက်ရန် လိုအပ်သော အလုပ်သမားသည်ကလေးပြုစောင့်ရှောက်မှု၊လူနာပြုစောင့်ရှောက်မှုအနားယူမှုပညာပေးပေါ် အခြေခံကာယူသော ပြုစောင့် ရှောက်မှုခွင့်နှင့်ဆိုင်သည့် အခြားလစာပြည့်ခွင့်ယူကာပြုစောင့်ရှောက်နိုင်သော စနစ်ကို ကျင့်သုံးသည့် အသေးစားအလတ်စားလုပ်ငန်းရှင်များအားထောက်ပံ့ပါမည်။ P.26

နေထိုင်မှုဘဝကိုထောက်ပံ့သောအထောက်အပံ့လမ်းညွှန်ချက်

အလုပ်ရှာဖွေခြင်းဖြင့်အခမဲ့အလုပ် Training များကိုရယူလိုပါက

● အများပြည်သူအလုပ်သင်တန်း (အလုပ်ထွက်ရသူများအတွက်သင်တန်း)

အလုပ်အာမခံမခံစားခွင့်ဖြင့်အခမဲ့ (ဖတ်စာအုပ်စသည့်လက်တွေ့ကုန်ကျငွေသာပေးခြင်း) ဖြင့် အလုပ်သင်တန်းကို တက်ရောက်နိုင်ပါသည်။

P.27

● အလုပ်ရှာသူများအားထောက်ပံ့သောသင်တန်း

အလုပ်အာမခံမခံ စားခွင့်မရရှိနိုင်သော အလုပ်ရှာနေသူများသည်အခမဲ့ (ဖတ်စာအုပ်စသည့်လက်တွေ့ ကုန်ကျ ငွေသာပေးခြင်း) ဖြင့်အလုပ်သင်တန်းကိုတက်ရောက်ကာသတ်မှတ်ချက်များပြည့်မီပါကတစ်လယန်း၁၀၀သောင်း တန်သင်တန်းတက်ရောက်ခထောက်ပံ့ငွေကိုရယူနိုင်ပါသည်။

P.28

မူလတန်းကျောင်းစသည့်တို့၏ပုံမှန်မဟုတ်သည့်ကျောင်းပိတ်မှုကြောင့်ကလေးများကိုကြည့်ရှု စောင့်ရှောက်ရန်လိုအပ်လျှင်

● မူလတန်းကျောင်းပိတ်မှုစသည့်တို့ အတွက်ထောက်ပံ့ကြေး(အလုပ်သမားများကိုခန့်ထားသည့်လုပ်ငန်းရှင်များအတွက်)

မူလတန်းကျောင်းစသည့်တို့၏ပုံမှန်မဟုတ်သောကျောင်းပိတ်ခြင်းကြောင့်ကျောင်းများတွင်တက်ရောက်နေသော ကလေးများကိုကြည့်ရှုစောင့်ရှောက်ရန်လိုအပ်သည့်အလုပ်သမား(အုပ်ထိန်းသူ)(အမြဲခန့်အချိန်ပိုင်းခန့် ဟူ၍ခွဲခြားခြင်းမပြုပါ။)အားလစာနှင့်ခွင့်(လုပ်ခငွေအားလုံးကိုပေးခြင်း)ကိုပေးလိုက်သောလုပ်ငန်းရှင်(အလုပ်သမားစံဥပဒေ တွင်ပြဌာန်းထားသောနှစ်စဉ်ရရှိသည့်လစာနှင့်ခွင့်မပါ)အားထောက်ပံ့ပေးပါမည်။

P.17

● မူလတန်းကျောင်းပိတ်မှုစသည့်တို့ အတွက်ထောက်ပံ့ကြေး(အလုပ်အပ်ခြင်းကိုလက်ခံ၍ကိုယ်တိုင်လုပ်ငန်းကိုလုပ်ကိုင်နေသူများအတွက်)

မူလတန်းကျောင်းစသည့်ပုံမှန်မဟုတ်သည့်ကျောင်းပိတ်ခြင်းကြောင့်၊ ၎င်းကျောင်းတွင်တက်ရောက်နေသည့်ကလေး များကိုကြည့်ရှုစောင့်ရှောက်ရန်လိုအပ်သည့်(အလုပ်အပ်ခြင်းကိုလက်ခံ၍ကိုယ်တိုင်လုပ်ငန်းလုပ်ကိုင်သူ(အုပ်ထိန်း သူ) များအားအလုပ်မလုပ်နိုင်ခဲ့သောရက်များအတွက်ထောက်ပံ့ပါမည်။

P.18

● ကုမ္ပဏီမှဝန်ဆောင်မှုပေးသည့်ကလေးထိန်းများကိုအသုံးပြုသူများအား ထောက်ပံ့သည့်လုပ်ငန်း

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်မူလတန်းစသည့်ပုံမှန်မဟုတ်သည့်ကျောင်းပိတ်ခြင်းဖြစ်ပေါ် ခဲ့လျှင်အုပ်ထိန်းသူသည်အလုပ်မှခွင့်ယူခြင်း၊ကျောင်းချိန်ပြီးဆုံးသည့်နောက်ကလေးများကလပ်ကိုအသုံးပြု၍မရသဖြင့် ကလေးထိန်းကိုအသုံးပြုခွင့်လျှင်ကုန်ကျစရိတ်ကိုအထောက်အပံ့ပေးသည့်အရာဖြစ်သည်။ကိုယ်ပိုင်အလုပ်လုပ်နေသူ များလည်းအသုံးပြုနိုင်ပါသည်။

P.19 ~20

တိုင်ပင်ဆွေးနွေးရန်ကောင်တာများစာရင်း

အားလုံးအတွက်တဦးချင်းစီ၏ပုဂ္ဂိုလ်များကိုအတူတကွဆောင်ရွက်ပေးနိုင်ရန်အမျိုးမျိုးတိုင်ပင်ဆွေးနွေးနိုင်သောကောင်တာများကိုပြုလုပ်ထားပါသည်။စိတ်ပေါ့ပါးစွာ ဖြင့်တိုင်ပင်ဆွေးနွေးပါ။

အလုပ်နှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးလိုလျှင်

● Hello Work 【ဖုန်း - အနီးဆုံးHello Workသို့ ဆက်သွယ်ပါ။】

အလုပ်ရှာနေသူသည်အနီးအနားရှိ Hello Workတွင်တိုင်ပင်ဆွေးနွေးပါ။ အလုပ်ခေါ်နေသည့်သတင်းအချက်အလက်ကိုHello Work၏အင်တာနက်ဝန်ဆောင်မှုတွင်လည်းရှာဖွေကြည့်ရှုနိုင်ပါသည်။ထို အပြင်အလုပ်မိတ်ဆက်ခြင်းစသည်တို့ နှင့်ပတ်သက်၍ ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ တပြိုင်နက်တည်းမှာပင် Hello Workသို့ လာရောက်သူများဖြစ်ပြီးအိမ်ရာ ၊ လူနေမှုဘဝ ထောက်ပံ့ခြင်းနှင့်ပတ်သက်သောထောက်ပံ့မှုလိုအပ်သူများအတွက်ထောက်ပံ့ရေးစနစ်အကြောင်းရှင်းပြခြင်းစသည့်လိုအပ်သည့် တိုင်ပင်ဆွေးနွေးခြင်းများလည်းလက်ခံပါမည်။



အလုပ်သမားပြဿနာ (အလုပ်မှထုတ်ပယ်ခံရခြင်း၊ အလုပ်ခန့်ထားမှုကိုရပ်စဲခြင်းစသည်တို့) နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးလိုလျှင်

● အထူးအလုပ်သမားတိုင်ပင်ဆွေးနွေးရေးကောင်တာစသည်ဖြင့် 【ဖုန်းအနီးဆုံးHello Workသို့ ဆက်သွယ်ပါ။】

မြို့တိုင်းစီရင်စုတိုင်း၏အလုပ်သမားရုံးတွင် 「အထူးအလုပ်သမားတိုင်ပင်ဆွေးနွေးရေးကောင်တာ」 ကိုပြုလုပ်ထားပါသည်။ ကိုရိုနာဗိုင်းရပ်စ်ဦးအမျိုးအစားသစ်၏သက်ရောက်မှုများကြောင့်အလုပ်မှထုတ်ပယ်ခံရခြင်း၊ အလုပ်ခန့်ထားမှုကိုရပ်စဲခြင်း၊ အလုပ်နားထားခြင်းဆိုင်ရာခံစားခွင့်စသည့်အလုပ်သမားဆိုင်ရာတိုင်ပင်ဆွေးနွေးခြင်းများပြုလုပ်နေလျက်ရှိပါသည်။ တဖန်အလုပ်ခန့် ရန်လျာထားခြင်းကိုရုပ်သိမ်းခြင်းနှင့်အလုပ်စတင်ရန်အချိန်ကိုရွှေ့ဆိုင်းခံရခြင်းနှင့်ကြုံတွေ့ခဲ့သူအားလုံးအတွက်ဘွဲ့ ရခါစများကိုအားပေးသည့် Hello Work တွင်ဘွဲ့ ရခါစပုဂ္ဂိုလ်များအားအလုပ်ခန့် ရန်လျာထားပြီးရုပ်သိမ်းခြင်းစသည့်အထူးတိုင်ပင်ဆွေးနွေးရေးကောင်တာ」 ကိုပြုလုပ်ထားပါသည်။ ဖုန်းဖြင့်လည်းတိုင်ပင်ဆွေးနွေးနိုင်ပါသည်။



စိတ်ကျန်းမာရေးနှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်လိုလျှင်

● စိတ်ကျန်းမာရေးဆိုင်ရာလူမှုဖူလုံရေးစင်တာ 【ဖုန်း - အနီးဆုံးစင်တာသို့ ဆက်သွယ်ပါ။】

ကျန်းမာရေးသူနာပြု၊ စိတ်ကျန်းမာရေးဆိုင်ရာလူမှုဖူလုံရေးဝန်ထမ်းစသည်အတတ်ပညာရှင်လား၊ လူတွေ့ မေးမြန်းခြင်းနှင့်ဖုန်းစသည့်ဖြင့်ကိုရိုနာနှင့်ပတ်သက်၍စိတ်ပူပန်ကာမအိပ်နိုင်ခြင်း၊ ကလေးများကိုကြည့်ရှုစောင့်ရှောက်မှုဖြင့်စိတ်ဖိစီးမှုများနေသည်ဆိုသည့်စိတ်ဒုက္ခရောက်ခြင်းများနှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးခြင်းကိုလက်ခံပါသည်။



● အလုပ်လုပ်သူများ၏Mental health portal site 「နုလုံးသားအတွက်နား」

လုပ်ငန်းခွင်ဆိုင်ရာစိတ်ကျန်းမာရေးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များပေးပါမည်။ တဖန် ကုန်ထုတ်လုပ်မှုကောင်ဆယ်လာစသည်တို့ မှ မေးလ်နှင့်ဖုန်းဖြင့်ဆက်သွယ်လာသည့်စိတ်ကျန်းမာရေးမကောင်းကြောင်း၊ အလုပ်လုပ်လွန်ခြင်းကြောင့် နေမကောင်းဖြစ်နေခြင်းဟူသောကျန်းမာရေးတိုင်ပင်ဆွေးနွေးမှုများကိုလက်ခံပါမည်။



DVနှင့်ကလေးကြည့်ရှုစောင့်ရှောက်ခြင်းနှင့်ပတ်သက်သည့်တိုင်ပင်ဆွေးနွေးလိုလျှင်

● DVတိုင်ပင်ဆွေးနွေးမှုလမ်းညွှန် 【ဖုန်း - ၀၅၇၀-၀-၅၅၂၁၀】 ၊ DVဆွေးနွေးမှု+ (plus) 【TEL:0120-279-889】

အုပ်ထိန်းသူ၏ညှဉ်းပန်းနှိပ်စက်မှု(DV)နှင့်ပတ်သက်သည့်စိတ်သောကများအတွက်ဆွေးနွေးနိုင်သည်။ DVတိုင်ပင်ဆွေးနွေးမှုလမ်းညွှန်သည် အနီးဆုံးကောင်တာသို့ ဆက်သွယ်ပေးပါမည်။ DVဆွေးနွေးမှု+သည် 24နာရီဖုန်းဖြင့်ဆွေးနွေးခြင်း ၊ SNS/E-mail တို့ဖြင့်ဆွေးနွေးခြင်းကို ဆောင်ရွက် ပေးပါသည်။



● ကလေးများတိုင်ပင်ဆွေးနွေးရေးဌာန ၊ ကလေးများတိုင်ပင်ဆွေးနွေးရေးဌာန၊ နိပ်စက်ညှဉ်းပန်းမှုအတွက်ဖုန်းဆက်ရန်

【ဖုန်း - အနီးဆုံးကလေးများတိုင်ပင်ဆွေးနွေးရေးဌာနသို့ မဟုတ်ကလေးများတိုင်ပင်ဆွေးနွေးရေးဌာနနိပ်စက်ညှဉ်းပန်းမှုအတွက်ဖုန်းဆက်ရန် ၂၄၈၉၂ သို့ ဆက်ပါ။】 ကလေးများပြုစု ပျိုးထောင်မှုအတွက်သောကများ၊ နိပ်စက်ညှဉ်းပန်းမှုဆိုင်ရာတိုင်ပင်ဆွေးနွေးခြင်းနှင့်ပတ်သက်၍ဖုန်းဖြင့် ဆွေးနွေးမှုကိုလက်ခံနေပါသည်။



အသက်ရှင်နေထိုင်ရန်ခက်ခဲမှုကိုခံစားနေရသည်စသည့်အမျိုးမျိုးသောစိတ်ပူပန်မှုနှင့် ပတ်သက်၍တိုင်ပင်ဆွေးနွေးလိုလျှင်

● Yoriso! Hot Lineစသည့်(ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးခြင်း) 【ဖုန်း-၀၁၂၀-၂၇၉-၃၃၈】

မည်သူမဆို မည်သို့ သောစိတ်ပူပန်မှုမဆိုအတူတကွဖြေရှင်းနိုင်မည့်နည်းလမ်းကိုရှာဖွေပါမည်။ (ဆွေးနွေးမှုပမာ) • အသက်ရှင်နေထိုင်ရန်အတွက်ပူပန်နေခြင်း၊ ပူပန်မှုကိုနားထောင်စေချင်သူ၊ DVကာမအကြမ်းဖက်မှု စသည်တို့ နှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးချင်သောသူ ၊ နိုင်ငံခြားဘာသာစကားဖြင့်ဆွေးနွေးချင်သူစသည်ဖြင့်



● SNSစသည်ဖြင့်တိုင်ပင်ဆွေးနွေးခြင်း

LINE, Twitter, Facebookစသည့်SNSနှင့်ဖုန်းမှတဆင့်အသက်နှင့်ကျားမခွဲခြားဘဲ 「အသက်ရှင်နေထိုင်ရန်ခက်ခဲမှုကိုခံစားနေရသည်」 စသည့်စိတ်ပူပန်မှုကိုတိုင်ပင်ဆွေးနွေးရန်လက်ခံပါမည်။



ကန့်သတ်ပမာဏဖြင့်အစိုးရအထူးထောက်ပံ့ကြေး(ယာယီအမည်)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါဆိုင်ရာအရေးပေါ်စီးပွားရေးစီမံချက်တရပ်အနေနှင့်ရိုးရှင်းသည့်အစီအမံဖြင့်လျှင်မြန်တိကျစွာအိမ်အသုံးစရိတ်အတွက်အထောက်အကူဖြစ်စေရန် ခဦးလျှင်အစိုးရထောက်ပံ့ကြေးယန်း ခသိန်းကိုပေးသွားမည်ဖြစ်ပါသည်။

အစိုးရထောက်ပံ့ကြေးလျှောက်ထားနိုင်သူ
သတ်မှတ်ထားသည့်နေ့(၂၇ ရက် ၄ လ ၂၀၂၀ ခုနှစ်)တွင်နေထိုင်သူအခြေခံမှတ်ပုံတင်စာရင်း၌မှတ်ပုံတင်ထားသူ

ထောက်ပံ့ကြေးပမာဏ
အစိုးရထောက်ပံ့ကြေးလျှောက်ထားနိုင်သူ ခဦးလျှင် **ယန်း ၁ သိန်း**

ထောက်ပံ့ကြေးလက်ခံယူခွင့်ရှိသူ
အစိုးရထောက်ပံ့ကြေးပေးရန်သတ်မှတ်ထားသူများနှင့်သက်ဆိုင်သောအိမ်ထောင်စု၏အိမ်ထောင်ဦးစီး

အစိုးရထောက်ပံ့ကြေးလျှောက်ထားခြင်းနှင့်ထောက်ပံ့ကြေးပေးသည့်နည်းလမ်း

အစိုးရထောက်ပံ့ကြေးကိုလျှောက်ထားမှုနှင့်ပတ်သက်၍အောက်တွင်ဖော်ပြထားသော(၁)နှင့်(၂)ကိုအခြေခံ၍ဆောင်ရွက်ပါမည်။

ထောက်ပံ့ကြေးသည်အခြေခံအားဖြင့်လျှောက်ထားသူကာယကံရှင်၏အမည်ဖြင့်ပြုလုပ်ထားသောဘဏ်အကောင့်ထဲသို့ လွှဲထည့်ပေးပါမည်။

※ကူးစက်မှုကျယ်ပြန့်ခြင်းကိုကာကွယ်တာဆီးသည့်ရေထောင့်မှမည်သို့ မျှမဖြစ်နိုင်သောအခြေအနေတွင်သာကောင်တာတွင်လျှောက်ထားခြင်းနှင့်အစိုးရထောက်ပံ့ကြေးပေးခြင်းကိုအသိအမှတ်ပြုပါမည်။

(၁) စာတိုက်မှပို့၍လျှောက်ထားနည်း

မြို့၊ရပ်ကွက်၊မြို့နယ်၊ရွာမှလက်ခံရယူခွင့်ရှိသူကိုလိပ်မူ၍ပေးပို့လိုက်သောလျှောက်လွှာတွင်ငွေလွှဲပေးရမည့်အကောင့်ဆိုင်ရာအချက်အလက်ကိုဖြည့်စွက်၍၊ ငွေလွှဲပေးရမည့်အကောင့်မှန်ကန်မှုရှိမရှိစစ်ဆေးသည့်စာရွက်စာတမ်းအားကာယကံရှင်မှန်ကန်ကြောင်းစစ်ဆေးသည့်စာရွက်စာတမ်းမိတ္တူနှင့်အတူမြို့၊ ရပ်ကွက်၊မြို့နယ်၊ရွာသို့ စာတိုက်ဖြင့်ပေးပို့ပါရန်။

(၂) အွန်လိုင်းမှလျှောက်ထားနည်း(ကိုယ်ပိုင်အမှတ်လက်ဝယ်ရှိသူများအသုံးပြုနိုင်သည်။)

မိုင်နာပိုတာလု မှငွေလွှဲရမည့်အကောင့်ကိုဖြည့်စွက်၍ ငွေလွှဲရမည့်ဘဏ်အကောင့်မှန်ကန်ကြောင်း စစ်ဆေးရန်အတွက်ဘဏ်အကောင့်စာရွက်စာတမ်းများကိုအပ်လုဒ်တင်၍အီလက်ထရောနစ်ဖြင့်လျှောက်ထားခြင်း(အီလက်ထရောနစ်လက်မှတ်ဖြင့်ကာယကံရှင်ဖြစ်ကြောင်း စစ်ဆေးခြင်းပြုလုပ်သဖြင့်ကာယကံရှင်ဖြစ်ကြောင်းစစ်ဆေးရန်စာရွက်စာတမ်းများမလိုအပ်ပါ။)


လျှောက်လွှာလက်ခံနှင့်အစိုးရထောက်ပံ့ကြေးစပေးသည့်နေ့

မြို့၊ရပ်ကွက်၊မြို့နယ်၊ရွာမှဆုံးဖြတ်ပါမည်။(အရေးပေါ်စီးပွားရေးစီမံချက်၏ရည်ရွယ်ချက်ကိုထည့်သွင်းစဉ်းစား၍အတတ်နိုင်ဆုံးလျှင်မြန်စွာစတင်ထောက်ပံ့နိုင်ရန်ရည်ရွယ်ထားသည့်အရာဖြစ်ပါသည်။) လျှောက်ထားရမည့်ကာလသည်စာတိုက်မှပို့၍လျှောက်ထားသည့်နည်းဖြင့်လျှောက်လွှာလက်ခံသည့်နေ့မှ ၃ လအတွင်းဖြစ်ပါသည်။

i

- အစိုးရထောက်ပံ့ကြေးနှင့်ပတ်သက်၍အသေးစိတ်လုပ်ငန်းစဉ်ကိုပြည်ထဲရေးနှင့်ဆက်သွယ်ရေး-ဝန်ကြီးဌာန ဟုမ်းပေ့ချ်တွင်ကြည့်ရှုပါ
- စုံစမ်းရန်နှင့်ပတ်သက်၍

Call Center ကိုပြုလုပ်ထားပါသည်။
0120 - 260020
ဆက်သွယ်ရန်အချိန် - 9 : 00 ~ 20 : 00



၂၀၂၀ ခုနှစ် ကလေးပြုစုပျိုးထောင်နေသည့်အိမ်ထောင်စုများသို့ အစိုးရ၏ အရေးပေါ် အထူးထောက်ပံ့ကြေး

- ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုများရှိနေသည့်ကလေးပြုစုပျိုးထောင်နေသောအိမ်ထောင်စုများ၏လူနေမှုဘဝကိုအထောက်အကူပြုသည့်လုပ်ဆောင်ချက်တစ်ခုအနေဖြင့်ကလေးစရိတ်ခံစားခွင့်(ဤစည်းမျဉ်းအရအစိုးရထောက်ပံ့ကြေးကိုလက်ခံယူမည့်အိမ်ထောင်စုများအားအစိုးရ၏အရေးပေါ် အထူးထောက်ပံ့ကြေး(တလုံးတခဲပေးသည့်ငွေ)ကိုထောက်ပံ့ပါမည်။

■ လျှောက်ထားနိုင်သူ

၂၀၂၀ ခုနှစ် ၄ လပိုင်း(၃ လပိုင်းအပါအဝင်) အတွက်ကလေးစရိတ်ခံစားခွင့်(ဤစည်းမျဉ်းအရ အစိုးရထောက်ပံ့ကြေး)ကိုလက်ခံယူမည့်သူများအားထောက်ပံ့ပါမည်။

※သတ်မှတ်ထားသည့်ကလေးများသည် ၃၁ရက် ၃လ ၂၀၂၀ ခုနှစ်အတွင်းတွင်မွေးဖွားသောကလေးများဖြစ်၍ ၃ လ ၂၀၂၀ ခုနှစ်အထိတွင်အလယ်တန်းကျောင်းသူကျောင်းသားဖြစ်ခဲ့သည့်ကလေး(အထက်တန်းပထမနှစ် ကျောင်းသူကျောင်းသား)များလည်းပါဝင်ပါသည်။

■ ထောက်ပံ့မည့်ငွေပမာဏ

လျှောက်ထားနိုင်သူကလေး ၁ ဦးလျှင် ယန်း ၁ သောင်း
 ၃၁ ရက် ၃ လ ၂၀၂၀ ခုနှစ်အချိန်တွင်နေထိုင်နေသည့်မြို့၊မြို့နယ်၊ရွာမှထုတ်ပေးပါမည်။

※အထက်တန်းကျောင်းပထမနှစ်ကျောင်းသူကျောင်းသားသစ်များနှင့်ပတ်သက်၍၂၉ ရက် ၂ လ ၂၀၂၀ ခုနှစ် အချိန်တွင်နေထိုင်နေသည့်မြို့၊မြို့နယ်၊ရွာမှထုတ်ပေးပါမည်။

※၁ရက် ၄ လ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင်ပြောင်းရွှေ့သွားသူသည်မပြောင်းရွှေ့မှီနေထိုင်သည့်မြို့၊မြို့နယ်၊ရွာသို့ ဆက်သွယ်မေးမြန်းပါရန်။

■ လျှောက်ထားရန်လုပ်ငန်းစဉ်

အခြေခံအားဖြင့်လျှောက်ထားရန်မလိုပါ။လျှောက်ထားနိုင်သူများအား ၃၁ရက်၃လ ၂၀၂၀ ခုနှစ်အချိန်တွင်နေထိုင်နေသောမြို့၊မြို့နယ်၊ရွာမှကြောင်းကြားပါမည်။

※အစိုးရဝန်ထမ်းနှင့်ပတ်သက်၍သက်ဆိုင်ရာဦးစီးဌာနအေဂျင်စီမှထောက်ပံ့ကြေးကိုလျှောက်ထားနိုင်သူဖြစ်ကြောင်းအထောက်အထားဖြင့်ကာယကံရှင်ကိုယ်တိုင်နေထိုင်နေသောမြို့၊မြို့နယ်၊ရွာတွင်လျှောက်ထားပါ။

i • စုံစမ်းမေးမြန်းရန်နေရာ

- ၃၁ ရက် ၃ လ ၂၀၂၀ ခုနှစ်အချိန်(အထက်တန်းကျောင်းသူကျောင်းသားသစ်များနှင့်ပတ်သက်၍ ၂၉ ရက် ၂ လ ၂၀၂၀ ခုနှစ် အချိန်)တွင်နေထိုင်နေသောမြို့၊မြို့နယ်၊ရွာ၏[ကလေးပြုစုပျိုးထောင်နေသောအိမ်ထောင်စုသို့ အထူးအရေးပေါ် ထောက်ပံ့ကြေး]ကောင်တာ၊
- စနစ်နှင့်ပတ်သက်၍ကား အစိုးရဝန်ကြီးများအဖွဲ့ ကလေးပြုစုပျိုးထောင်သည့်အိမ်ထောင်စုသို့ အထူးအရေးပေါ်ထောက်ပံ့ကြေး Call Center 0120-271-381 ကြားရက်ရုံးဖွင့်ရက် 9:00~18:30 (စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များကိုချန်လှပ်၍)

ဝင်ငွေနည်းပါးသည့်မိဘတစ်ဦးတည်းရှိသောအိမ်ထောင်စုများအားထောက်ပံ့သော အရေးပေါ်အထူးထောက်ပံ့ငွေ

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်ကလေးပြုစုစောင့်ရှောက်မှု ဝန်ထုပ်ဝန်ပိုးများလာခြင်းနှင့် ဝင်ငွေနည်းပါးလာသည့် မိဘတစ်ဦးတည်းရှိ အိမ်ထောင်စုများအား ထောက်ပံ့ရန်အတွက် အထူးအရေးပေါ်ထောက်ပံ့ကြေးကို ထောက်ပံ့ပါမည်။

အကျုံးဝင်သူ

- ၂၀၂၀ခုနှစ်ဇူလိုင်လပိုင်းအတွက်ကလေးထောက်ပံ့စရိတ်ထောက်ပံ့ခံရသူ
- အများပြည်သူဆိုင်ရာပင်စင်အစရှိသည်ကိုလက်ခံရယူနေကာ ၂၀၂၀ခုနှစ်ဇူလိုင်လပိုင်းအတွက် ကလေးထောက်ပံ့စရိတ်ထောက်ပံ့မှုရပ်တန့်ခံရသူ
- ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါသက်ရောက်မှုကိုခံရကာအိမ်အသုံးစရိတ်ရုတ်တရက် ပြောင်းလဲခြင်းအစရှိသဖြင့် မိမိဝင်ငွေသည် ကလေးထောက်ပံ့စရိတ်ရယူနေသူနှင့်စံနှုန်းတူနေသူ

ထောက်ပံ့ခြင်း၊ လျှောက်ထားခြင်း

		①၏ရည်ရွယ်သူ	②၏ရည်ရွယ်သူ	③၏ရည်ရွယ်သူ
အခြေခံ ထောက်ပံ့ခြင်း	ထောက်ပံ့ငွေ ပမာဏ	1အိမ်ထောင်လျှင်ယန်း5သောင်း ※ 2ယောက်မြောက်ကလေးမှစ၍နောက်ပိုင်းတစ်ယောက်လျှင်ယန်း 3 သောင်းပေါင်းမည်		
	လျှောက်ထားခြင်း	မလိုအပ်	လိုအပ်	
	ထောက်ပံ့မည့်ကာလ	8လလောက်	တတ်နိုင်သမျှမြန်မြန်	
ထပ်ဆောင်း ထောက်ပံ့ခြင်း	ထောက်ပံ့ငွေ ပမာဏ	ဝင်ငွေလျော့နည်းလာပါကယန်း5သောင်း		
	လျှောက်ထားခြင်း	လိုအပ် (ပုံမှန်လက်ရှိအခြေအနေအတည်ပြု စစ်ဆေးချိန်အစရှိသည်)	လိုအပ်	-
	ထောက်ပံ့မည့်ကာလ	တတ်နိုင်သမျှမြန်မြန်		

※② • ③ ၏အကျုံးဝင်သူအတွက်လျှောက်ထားနည်း



i [စုံစမ်းမေးမြန်းမှုနှင့်ပတ်သက်၍]
 ● ယေဘုယျစုံစမ်းမေးမြန်းမှုများအတွက် Call Centre သို့ **0120-400-903** (လက်ခံချိန် ကြားရက်ရုံးဖွင့်ရက် 9:00~18:00)

[လျှောက်ထားမှုနှင့်ပတ်သက်၍]
 ● နေအိမ်ရှိရာ မြို့ရွာရပ်ကွက်၏ "မိဘတစ်ဦးတည်းရှိအိမ်ထောင်စုအရေးပေါ်ထောက်ပံ့ငွေ" ကောင်တာ အထိဆက်သွယ်မေးမြန်းစေလိုပါသည်။



အရေးပေါ်အသေးစားပမာဏရုံပုံငွေ ၊ အထွေထွေထောက်ပံ့ရုံပုံငွေ (လူနေမှုစရိတ်)

မြို့တိုင်းနှင့်စီရင်စုတိုင်း၏လူမှုဖူလုံရေးကောင်စီတွင်ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့်လုပ်ငန်းများရပ်ဆိုင်းခြင်းနှင့်အလုပ်လက်မဲ့ဖြစ်ခြင်းစသည်တို့ကြောင့်လူနေမှု စရိတ်အတွက်ပူပန်နေရသူများအားခြွင်းချက်အနေဖြင့်ငွေချေးပေးခြင်းကိုပြုလုပ်ပါမည်။

အရေးပေါ် အသေးစားပမာဏရုံပုံငွေ (ခေတ္တရုံပုံငွေလိုအပ်နေသူ (အဓိကအားဖြင့်အလုပ်ရပ်နားထားရသူ))

အရေးပေါ်နှင့်အသက်မွေးဝမ်းကြောင်းအတွက်ခေတ္တခက်ခဲနေလျှင်အသေးစားငွေပမာဏကိုချေးပေးခြင်းပြု လုပ်ပါမည်။

လျှောက်ထားနိုင်သူ ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုခံရသူဖြင့်လုပ်ငန်းများရပ်ဆိုင်း ထားရခြင်းကြောင့်ဝင်ငွေလျော့နည်း၍အရေးပေါ်နှင့်အသက်မွေးဝမ်းကြောင်းကိုခေတ္တထိန်းသိမ်း ထားရန်အတွက် ငွေချေးရန်လိုအပ်သည့်အိမ်ထောင်စု

※ ကိုရိုနာဗိုင်းရပ်စ်ပိုး၏သက်ရောက်မှုကြောင့်ဝင်ငွေလျော့နည်းလျှင်အလုပ်ရပ်ဆိုင်းထားခြင်းမပြုသော် လည်းလျှောက်ထားနိုင်သည်။

ချေးပေးမည့်အများဆုံးပမာဏ ကျောင်းစသည်တို့ပိတ်ခြင်း၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်စသည်ခြွင်းချက်အခြေအနေတွင် ယန်း ၂ သိန်းအထိ ၊ အခြားအခြေအနေတွင် ယန်း ၁ သိန်းအထိ၊

အတိုးအတွက်ရွှေ့ဆိုင်းကာလ ၁ နှစ်အထိ၊

ပြန်ဆပ်ရမည့်ကာလ ၂ နှစ်အထိ၊ ချေးငွေအတွက်အတိုး ၊ အာမခံပေးသူ အတိုးမပါ ၊ မလို

အထွေထွေအတွက်ထောက်ပံ့ရုံပုံငွေ (လူနေမှုဘဝကိုပြန်လည်ထူထောင်ရန်လိုအပ်သောသူ(အဓိကအားဖြင့် အလုပ်လက်မဲ့ဖြစ်နေသောသူစသည်ဖြင့်))

လူနေမှုဘဝကိုပြန်လည်ထူထောင်သည့်ကာလအတွင်းလိုအပ်သည့်စရိတ်များချေးပေးခြင်းကိုပြုလုပ်ပါမည်။

လျှောက်ထားနိုင်သူ ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုခံရသောကြောင့်ဝင်ငွေလျော့နည်းခြင်း နှင့်အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့်အသက်ရှင်နေထိုင်မှုအတွက်ချို့တဲ့၍နေ့စဉ်အသက်ရှင်မှုကိုထိန်း သိမ်းထားရန်ခက်ခဲနေသောအိမ်ထောင်စု

※ ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်၏သက်ရောက်မှုကြောင့်ဝင်ငွေလျော့နည်းသွားပြီးအလုပ်လက်မဲ့အခြေ အနေမဟုတ်လျှင်လည်းလျှောက်ထားနိုင်ပါသည်။


ချေးပေးမည့်အများဆုံးပမာဏ (၂ ဦးနှင့်အထက်) ၁ လ ယန်း ၂ သိန်းအထိ၊
(၁ ဦး) ၁ လ ယန်း ၁ သိန်း ၅ သောင်းအထိ(ချေးပေးမည့်ကာလ- အခြေခံအားဖြင့် ၃ လ အထိ)

အတိုးအတွက်ရွှေ့ဆိုင်းကာလ ၁ နှစ်အထိ၊

ပြန်ဆပ်ရမည့်ကာလ ၁၀ နှစ်အထိ၊ ချေးငွေအတွက်အတိုး ၊ အာမခံပေးသူ အတိုးမပါ ၊ မလို

- ※ ၁ ယခုအကြိမ်၏အထူးစီမံချက်တွင်ထပ်မံ၍ပြန်လည်ပေးဆပ်ချိန်တွင်ဝင်ငွေလျော့နည်းခြင်းဆက်လက်ဖြစ်ပေါ်နေသည့်နေ့ ထိုင်ခွန်ကင်းလွတ်ခွင့်ရရှိသည့်အိမ်ထောင်စုအားပြန်ဆပ်ရန်ကင်းလွတ်ခွင့်ပေးနိုင်သည့်အရာအဖြစ်ပြုလုပ်ထားပါသည်။
- ※ ၂ ပထမဦးစွာအရေးပေါ်အသေးစားပမာဏရုံပုံငွေဖြစ်သော အများဆုံးယန်း ၂ သိန်းကိုချေးပေးကာ ထပ်မံ၍ဝင်ငွေနည်းပါးမှု ဆက်လက်ဖြစ်ပေါ်ခြင်းစသည့်အခြေအနေဖြစ်လျှင်နောက်ထပ်အထွေထွေအတွက်ထောက်ပံ့ရုံပုံငွေအဖြစ် ၂ ဦးနှင့်အထက် အိမ်ထောင်စုဖြစ်လျှင်အများဆုံး ယန်း ၂ သိန်းကို ၃ လချေးပေးခြင်းကိုဆောင်ရွက်သွားပါမည်။(အများဆုံး ယန်း ၈ သိန်း)

ငွေချေးပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်




i ● အထွေထွေစုံစမ်းရန်မှာ ဆွေးနွေးရေး Call Center 0120-46-1999 ၉ : ၀၀ ~ ၂၁ : ၀၀ (စနေ တနင်္ဂနွေ ၊ အစိုးရရုံးပိတ်ရက်အပါအဝင်)

● နေထိုင်မှုဘဝပံ့ပိုးရေးကော်မတီ Home Page (အထူးထောက်ပံ့ငွေ) ကတော့ [ဒီမှာစုံစမ်းပါ](#)

● လျှောက်ထားရန်မှာမိမိနေထိုင်နေသောမြို့၊ရပ်ကွက်၊မြို့နယ်၊ရွာလူမှုဖူလုံရေးကောင်စီသို့ မဟုတ် အလုပ်သမားဘဏ်

※ မြို့၊စီရင်စုများ ၊ သတ်မှတ်ထားသောမြို့လူမှုဖူလုံရေးကောင်စီ၏ဟမ်းပေ့ရှ်တွင် "လင်္ဒန်များ" နှင့် "မြို့နယ်မြို့ရွာရပ်ကွက်လူမှုဖူလုံရေးကောင်စီစာရင်း(အမည်စာရင်း) ဖြစ်မြို့နယ်မြို့ရွာရပ်ကွက်၊ရွာလူမှုဖူလုံရေး HP ကိုတင်ထားပါသည်။ဉာဏ်တွင်ဖော်ပြထားသော QR ကုတ်မှစစ်ဆေးနိုင်ပါသည်။ မဖော်ပြထားလျှင်အင်တာနက်ပေါ်တွင် ရှာဖွေသည့်နေရာမှရှာပါရန်။



စဉ်ဆက်မပြတ်တည်တံ့စေရန်အစိုးရထောက်ပံ့ကြေး

စဉ်ဆက်မပြတ်တည်တံ့စေရန်အစိုးရထောက်ပံ့ကြေးသည်ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါအဖြစ်များလာခြင်းကြောင့်၊ အထူးသဖြင့်ကြီးမားသောသက်ရောက်မှုခံနေရသောလုပ်ငန်းရှင်များအားလုပ်ငန်းဆက်လက်တည်တံ့နိုင်ရေးအထောက်အကူပြု၍၊ နောက်တဖန်လုပ်ငန်းလည်ပတ်နိုင်ရန်အထောက်အကူဖြစ်စေမည့်လုပ်ငန်းအားလုံးအတွက်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သော အစိုးရထောက်ပံ့ကြေးကိုထောက်ပံ့ပါမည်။

အစိုးရထောက်ပံ့ကြေးလျှောက်ထားနိုင်သူ

- ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်ရောင်းရငွေမှာယခင်နှစ်ဖြင့်နှိုင်းယှဉ်လျှင် ၅၀%နှင့်အထက်လျော့နည်းနေသူ※

※ ရင်းနှီးမတည်ငွေယန်းသန်း၁၀၀၀နှင့်၁၀၀၀အထက်ရှိသော အကြီးစားလုပ်ငန်းများကိုချန်လှပ်ကာ အလတ်စားလုပ်ငန်း၊ အသေးစားအလတ်စားလုပ်ငန်း၊ အသေးစားလုပ်ငန်းရှင်၊ Freelance အပါအဝင် တစ်ဦးတည်းလုပ်ငန်းရှင်များကိုရည်ရွယ်ပါမည်။ တဖန် ဆေးကုသရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ NPO လုပ်ငန်းအစရှိသည့် ကုမ္ပဏီမဟုတ်သည့် လုပ်ငန်းအဖွဲ့အစည်းများနှင့်ပတ်သက်၍လည်း ကျယ်ပြန့်စွာရည်ရွယ်ပါသည်။

အစိုးရထောက်ပံ့ကြေးပမာဏ

ကော်ပိုရေးရှင်းသည် ယန်း ၂ သန်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်သည် ယန်း ၁ သန်း (သို့သော်လည်း ယခင်နှစ် ၁ နှစ်တာ၏ရောင်းရငွေမှလျော့နည်းသည့်ပမာဏကိုအများဆုံးအဖြစ်သတ်မှတ်မည်)။

ရောင်းရငွေမှလျော့နည်းသည့်ပမာဏကိုတွက်ချက်နည်း

ယခင်နှစ်၏ရောင်းရငွေစုစုပေါင်း(လုပ်ငန်းဝင်ငွေ) - (ယခင်နှစ်၏တူညီသောလနှင့်နှိုင်းယှဉ်
▲ ၅၀% ၁လရောင်းရငွေ × ၁၂ လ)

※ အထက်တွင်ဖော်ပြထားချက်ကိုအခြေခံလျက် ယခင်နှစ်လုပ်ငန်းစတင်ခဲ့သူများနှင့်ကိုက်ညီသည့်စီမံချက်များလည်းဆက်လက်၍စိစစ်စဉ်းစားလျက်ရှိပါသည်။

i လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်ပေးအပ်သောထောက်ပံ့ငွေပရောဂျက် Call Centre တိုက်ရိုက်နံပါတ် : 0120-115-570 Ip ဖုန်းသီးသန့်သုံးလိုင်း : 03 - 6831 - 0613
လက်ခံချိန် : 8နာရီ30မိနစ်~19နာရီ00မိနစ်
※6လပိုင်း (နေ့တိုင်း) 、 7လပိုင်းမှ12လပိုင်း (စနေနေ့ကိုချန်လှပ်ပါ)
<https://www.meti.go.jp/covid-19/pdf/kyufukin.pdf>

[လျှောက်လွှာတင်သော Site]

"လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်ပေးအပ်သောထောက်ပံ့ငွေ"၏ရုံးဌာန HP
<https://www.jizokuka-kyufu.jp>



[လျှောက်လွှာတင်ရန်လိုအပ်ချက်၊ အမေးများသောမေးခွန်းများအစရှိသည်] အထက်ပါရုံးဌာန HP သို့ မဟုတ်၊ စီးပွားရေးနှင့်ကုန်ထုတ်လုပ်ရေးဝန်ကြီးဌာန HP မှ ကြည့်ရှုနိုင်ပါသည်။



စီးပွားရေးနှင့်ကုန်ထုတ်လုပ်ရေးဝန်ကြီးဌာန HP (လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်ပေးအပ်သောထောက်ပံ့ငွေ)
<https://www.meti.go.jp/covid-19/jizokuka-kyufukin.html>

အိမ်လခထောက်ပံ့ကြေး

- ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကိုအကြောင်းပြုထုတ်ပြန်ကြေငြာခဲ့သောရှလပိုင်အရေးပေါ်အခြေအနေထုတ်ပြန်ကြေငြာချက်ကာလဆက်လက်တိုးမြှင့်ခြင်းကြောင့်ရောင်းအားကျဆင်းခြင်းများတွေ့ကြုံရသည့်စီးပွားရေးလုပ်ငန်းရှင်များလုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့အရေးထောက်ပံ့ပေးရန်အတွက်မြေငှားခအိမ်ငှားခဝန်ထုပ်ဝန်ပိုးကိုလျော့ချပေးရန်ရည်ရွယ်ချက်ဖြင့်အိမ်ခြံမြေအငှားလုပ်ငန်းရှင်များအား "အိမ်လခထောက်ပံ့ကြေး" ပေးအပ်ပါမည်။


ထောက်ပံ့ကြေးပေးအပ်ရန်ရည်ရွယ်သူများ

အိမ်ငှားလုပ်ငန်းရှင်များထဲတွင် အလတ်စားလုပ်ငန်း၊ အသေးစားအလတ်စားလုပ်ငန်း၊ အသေးစားလုပ်ငန်းရှင် ၁တစ်ဦးတည်းလုပ်ငန်းရှင်အစရှိသည့် ယခုနှစ် 5လပိုင်းမှ 12လပိုင်းတွင် အောက်ပါမည်သည့်အချက်နှင့်ဖြစ်စေကိုက်ညီသူအား ထောက်ပံ့ကြေးပေးအပ်ပါမည်။

- ① မည်သည့်လဖြစ်စေတစ်လစာရောင်းအားသည်ယခင်နှစ်တူညီသောလနှင့်နှိုင်းယှဉ်ပါက 50% နှင့်အထက်လျော့နည်းခြင်း
- ② 3လဆက်တိုက်ရောင်းအားသည်ယခင်နှစ်တူညီသောကာလနှင့်နှိုင်းယှဉ်ပါက 30% နှင့်အထက်လျော့နည်းခြင်း

ထောက်ပံ့ကြေးပမာဏ၊ ထောက်ပံ့နှုန်း

လျှောက်ထားချိန်နှင့်အနီးကပ်ဆုံးလတွင်ပေးချေရမည့်အိမ်ငှားခ(တစ်လစာ)ပေါ်မူတည်၍ တွက်ချက်ထားသောထောက်ပံ့ကြေးပမာဏ(တစ်လစာ)ကိုအခြေခံကာ 6လစာငွေပမာနှင့်ကိုက်ညီသောထောက်ပံ့ကြေးကိုထောက်ပံ့ပါမည်။



⇒ ကုမ္ပဏီအဖွဲ့အစည်းသည်အများဆုံးယန်းသောင်း 600 ⇒ တစ်ဦးတည်းလုပ်ငန်းရှင်သည်အများဆုံးယန်းသောင်း 300

i စုံစမ်းမေးမြန်းမှုကို "အိမ်လခထောက်ပံ့ငွေ Call Centre" သို့ ဖုန်းနံပါတ် : 0120-653-930 လက်ခံချိန်များ : 8:30~19:00 (ကြားရက်ရုံးဖွင့်ရက်၊ စနေတနင်္ဂနွေနှင့်အစိုးရုံးပိတ်ရက်) အိမ်လခထောက်ပံ့ငွေနှင့်ပတ်သက်သောအသိပေးအကြောင်းကြားမှုကို စီးပွားရေးနှင့် ကုန်ထုတ်ဝန်ကြီးဌာန HP မှ အတည်ပြုနိုင်ပါသည်။ <https://www.meti.go.jp/covid-19/yachin-kyufu/index.html>

ပြည်သူပိုင် ဘဏ္ဍာရေးအဖွဲ့အစည်းရှိ အတိုးမဲ့အာမခံထားရန်မလိုသောချေးငွေ

မြို့ရွာစီရင်စု၏ချေးငွေစနစ်ကိုအသုံးပြုကာပြည်သူပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းတွင်လည်းအတိုးမဲ့အာမခံထားရန် မလိုသော အများဆုံး၅နှစ်အထိ ပေးဆပ်မှုကိုရွှေ့ဆိုင်းနိုင်သော ချေးငွေစနစ်ကို တိုးချဲ့လျှက်ရှိသည်။ ထပ်လောင်း၂ ယုံကြည်မှုအာမခံအတွက် အာမခံကြေးကို တစ်ဝက်(သို့) ဇီးရိုးအဖြစ်သို့၎င်း။ အသီးသီးသော ကိုယ်ထူကိုယ်ထ မြို့ရွာကာကွယ်ရေးအဖွဲ့အစည်းများတွင် ပြင်ဆင်မှုများပြုစီမံသည်နှင့် အမြင့်ဆုံးချေးငွေပမာဏကို တိုးမြှင့်ပါမည်။

※အချို့သောမြို့ရွာစီရင်စုတွင်ကား လုပ်ငန်းရှင်မှ တစ်ကြိမ်အတိုးပေးချေပြီးသည့်နောက်တွင် ပေးချေလိုက် သည့်အတိုးကိုလုပ်ငန်းရှင်အားပြန်လည်ပေးအပ်ခြင်းဖြင့် အတိုးမဲ့စေရန်ဆောင်ရွက်နေပါသည်။

ပြည်သူပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းရှိအတိုးမဲ့ အာမခံထားရန်မလိုသောချေးငွေ

【လိုအပ်ချက်များ】

နိုင်ငံတော်မှထောက်ပံ့သော မြို့ရွာစီရင်စုချေးငွေစနစ်တွင် ချေးငွေအာမခံအမှတ်စဉ်(၄) နှင့်(၅)၊ ကပ်ကာလအာမခံ တို့ထဲမှမည်သည်ကိုမဆိုအသုံးပြုလိုသောအခြေအနေတွင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီပါက အာမခံကြေးနှင့် အတိုးနှုန်းလျော့ချခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်းများ ဆောင်ရွက်ပေးမည်။

※ငွေကျော်စီးဆင်းမှုကြပ်တည်းနေသောအခြေအနေတွင် ဦးစွာပြည်သူပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းမှ ပေးအပ်သော အရေးပေါ်ချေးငွေကိုထုတ်ပေးကာ အဆိုပါအရေးပေါ်ချေးငွေသည်အတိုးမဲ့ချေးငွေဖြစ်နိုင်ချေရှိသည်။ အသေစိတ်ကတော့ ဘဏ္ဍာရေးအဖွဲ့အစည်းအသီးသီးအားမေးမြန်းတိုင်ပင်ပါ။

	ရောင်းအား ▲ 5%	ရောင်းအား ▲ 15%
တစ်ဦးတည်းပိုင်လုပ်ငန်းရှင် (လုပ်ငန်းအခြေအနေဆိုးဝါး လာနိုင်ချေရှိသောFreelance အပါအဝင်အသေးစားလုပ်ငန်း)	အာမခံကြေး ဇီးရိုး၊ အတိုးဇီးရိုး	
အသေးစားအလတ်စားလုပ်ငန်းရှင် (အထက်ဖော်ပြချက်ကိုချန်လှပ်ပါ)	အာမခံကြေး 1/2	အာမခံကြေး ဇီးရိုး၊ အတိုးဇီးရိုး

【အမြင့်ဆုံးချေးငွေပမာဏ】 ယန်းသောင်း4,000 (မတိုးချဲ့ခင် ယန်းသောင်း3,000)

※အခြေအနေပြောင်းလဲချက်နှင့်လိုက်၍ ထပ်မံပေးဆောင်ရမည့်အာမခံကြေးကိုလုပ်ငန်းရှင်မှကျခံရမည်။

【ထောက်ပံ့မည့်ကာလ】 အာမခံကြေးကို ချေးငွေကာလတစ်လျှောက်၊ အတိုးထောက်ပံ့ခြင်းကို ကနဦး၃နှစ်တာ

【ချေးငွေကာလ】 ၁၀နှစ်အတွင်း 【ရွှေ့ဆိုင်းကာလ】 အများဆုံး ၅နှစ်

【အာမခံ】 အာမခံမလို

【အာမခံပေးသူ】 ကိုယ်စားလှယ်သည်သတ်မှတ်ထားသောလိုအပ်ချက် (①ကော်ပိုရေးရှင်း၊ တစ်ဦးတည်းသီးခြား၊

②ရင်းနှီးငွေကျော်လွန်ပိုလျှံနေသူ) နှင့်ကိုက်ညီပါကမလိုအပ်ပါ။ ကိုယ်စားလှယ်မဟုတ်သည့်ဆက်စပ် အာမခံပေးသူသည်စည်းမျဉ်းများမလိုအပ်ပါ။)

【အကြွေးဟောင်းအားအကြွေးသစ်ဖြင့်ပေးချေမှု】

အာမခံပါသောအကြွေးဟောင်းအားလည်းလိုအပ်ချက်များပြည့်စုံပါက ချေးငွေစနစ်ကို အသုံးပြုသော အတိုးမဲ့ချေးငွေချေးခြင်းသို့ ပြောင်းလဲချေးယူနိုင်ပါသည်။

● 【စုံစမ်းမေးမြန်းရန်နေရာ】

အသေးစားအလတ်စားဘဏ္ဍာရေးအဖွဲ့အစည်းစုံစမ်းမှုကောင်တာ 0570-783183

※ကြားရက်ရုံးဖွင့်ရက်၊စနေတနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက် 9နာရီ00မိနစ်~19 နာရီ 00မိနစ်

※အမှန်တကယ်ချေးငွေအတွက်ဆွေးနွေးမှု၊ လျှောက်ထားမှုနှင့်ပတ်သက်၍ ငွေထုတ်ငွေလွှဲလုပ်ပူး သော(သို့) နီးစပ်ရာဘဏ္ဍာရေးအဖွဲ့အစည်းနှင့်ဆွေးနွေးတိုင်ပင်ပါ။

လူမှုဖူလုံရေးအာမခံကြေးစသည့်တို့ကိုပေးဆောင်ရန်ရွှေ့ဆိုင်းပေးခြင်း(၁)



လူမှုဖူလုံရေးအာမခံကြေးပေးဆောင်မှု ရွှေ့ဆိုင်းခြင်းဆိုင်ရာခြင်းချက်

လက်ရှိကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် လုပ်ငန်းဝင်ငွေအတော်အတန် လျော့နည်းမှုရှိနေသောလုပ်ငန်းရှင်များသည် စာရင်းပေးသွင်း၍ အထူးခြင်းချက်အနေဖြင့် လူမှုဖူလုံရေး အာမခံကြေး နှင့် အလုပ်သမားအာမခံကြေးပေးသွင်းမှုကို ၁နှစ် ရွှေ့ဆိုင်းနိုင်ပါသည်။

【အကျုံးဝင်သူ】
လက်ရှိကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် ၂၀၂၀ခုနှစ်၂လပိုင်းနှောက်ပိုင်းတွင် ကာလ အပိုင်းအခြားတစ်ခု (၁လနှင့်အထက်) လုပ်ငန်းဝင်ငွေသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အကြမ်းအားဖြင့် ၂၀%နှင့်အထက်လျော့နည်းမှုရှိ၍ ယာယီပေးသွင်းရန်ခက်ခဲသောလုပ်ငန်းရှင်

【အကြောင်းအရာ】
တစ်နှစ်တာ လူမှုဖူလုံရေးအာမခံကြေးပေးသွင်းမှုရွှေ့ဆိုင်းခြင်း။
အာမခံပေးရန်မလိုပါ။ ရွှေ့ဆိုင်းခကိုကင်းလွတ်ပေးမည်။

※ နောက်ဆုံးပေးသွင်းရမည့်ကာလသည် ၂၀၂၀ခုနှစ်၂လပိုင်း၁ရက်နေ့မှ ၂၀၂၁ခုနှစ်၂လပိုင်း ၁ရက်နေ့အတွင်း ကျရောက်သော လူမှုဖူလုံရေးအာမခံကြေးများကို ရည်ရွယ်ပါသည်။

ရွှေ့ဆိုင်းစနစ်၏အထူးကိစ္စကိုအသုံးပြုရန်ပင်စင်ရုံးသို့လျှောက်လွှာလျှောက်ထားရန်လိုအပ်ပါသည်။ အသေးစိတ်ကိုနီးစပ်ရာပင်စင်ရုံးတွင်စုံစမ်းဆွေးနွေးပါ။ ရွှေ့ဆိုင်းစနစ်နှင့်ပတ်သက်သော ယေဘုယျ မေးခွန်းများကိုလူမှုဖူလုံရေးအာမခံကြေးပေးသွင်းမှုရွှေ့ဆိုင်းရေးဆွေးနွေးမှုကောင်တာတွင် လက်ခံဆောင်ရွက်ပေးနေပါသည်။ ထို့အပြင် လျှောက်လွှာကို ဂျပန်နိုင်ငံပင်စင်အဖွဲ့အစည်း၏ Home pageတွင် ဒေါင်းလုတ်ဆွဲနိုင်ပါသည်။

- ※ ကျန်းမာရေးအာမခံနှင့်ပတ်သက်၍မေးမြန်းရန်နေရာသည် အသင်းအဖွဲ့ဝင်ခြင်းအတွက် ပင်စင်ရုံး၊ ကျန်းမာရေးအာမခံဝင်ခြင်းအတွက် ကျန်းမာရေးအာမခံအဖွဲ့ အစည်းဖြစ်ပါမည်။
- ※ အလုပ်သမားအာမခံကြေးနှင့်ပတ်သက်သောစုံစမ်းမေးမြန်းရန်နေရာသည် မြို့ရွာစီရင်စုအလုပ်သမားဝန်ကြီးဌာန ဖြစ်ပါမည်။

ရွှေ့ဆိုင်းခြင်းအသိအမှတ်ပြုခံရပါက 「ပေးသွင်းမှုရွှေ့ဆိုင်းခြင်း (အထူးခြင်းချက်) ခွင့်ပြုအကြောင်းကြားစာ」 ကိုပို့ပါမည်။ ၎င်း 「ပေးသွင်းမှုရွှေ့ဆိုင်းခြင်း (အထူးခြင်းချက်) ခွင့်ပြုအကြောင်းကြားစာ」 တွင်မူ 「ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အထူးခြင်းချက်ဥပဒေအပိုဒ်၃ အရပေးသွင်းမှုရွှေ့ဆိုင်းခြင်းစတင်သက်ဝင်」 သည့်အဓိကအချက်ကို ဖော်ပြပါမည်။


※ ရွှေ့ဆိုင်းကာလအတွင်းတွင် ထိန်းချုပ်သောပင်စင်ရုံးတွင် 「ပေးသွင်းမှုအတည်ပြုလွှာ」 ကိုရယူခဲ့ပါက 「ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အထူးခြင်းချက်ဥပဒေအပိုဒ်၃ အရပေးသွင်းမှုရွှေ့ဆိုင်းခြင်းစတင်သက်ဝင်」 သည့် အဓိကအချက် ကိုဖော်ပြပါမည်။

※ ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် လူမှုဖူလုံရေးပင်စင်ကြေးအား ယာယီပေးသွင်းရန် အခက်အခဲရှိပါက အထက်ဖော်ပြပါ ပေးသွင်းမှုရွှေ့ဆိုင်းခြင်းအထူးခြင်းချက်အပြင် ခွဲဝေပေးသွင်းခြင်းလုပ်ဆောင်မှု (「လေလံပစ်ရန်တန်ဖိုးဖြတ်မှုရွှေ့ဆိုင်းခြင်း」 နှင့် 「ပေးသွင်းမှုရွှေ့ဆိုင်းခြင်း」) များအား အသုံးပြုနိုင်မည့် အခြေအနေများလည်းရှိသည့်အတွက် အထက်ပါစုံစမ်းရေးဌာနများသို့ စုံစမ်းဆွေးနွေးပါ။

i ● စုံစမ်းမေးမြန်းရန်နေရာ

နီးစပ်ရာပင်စင်ရုံး (အောက်ပါURLသို့ ညာဘက်ရှိQR Code)

<https://www.nenkin.go.jp/section/soudan/index.html>



လူမှုဖူလုံရေးပင်စင်ကြေးပေးသွင်းမှုရွှေ့ဆိုင်းရေးဆွေးနွေးမှုကောင်တာ (အောက်ပါURL)

<https://www.nenkin.go.jp/oshirase/taisetu/2020/202004/20200422.html>

လူမှုဖူလုံရေးအာမခံကြေးစသည့်တို့ကိုပေးဆောင်ရန်ရွှေ့ဆိုင်းပေးခြင်း(၂)

အမျိုးသားကျန်းမာရေးအာမခံအမျိုးသားပင်စင်၊ အသက်ကြီးပိုင်းတွင်ပိုမိုအသက်ကြီးသူများအတွက် ဆေးကုသမှုစနစ်နှင့်ကြည့်ရှုစောင့်ရှောက်မှုအာမခံအတွက်အာမခံကြေး(အခွန်)လွတ်ငြိမ်းခွင့်စသည်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်အတိုင်းအတာတခုအထိပင်ငွေ လျော့နည်းသွားသူများအတွက်အမျိုးသားကျန်းမာရေးအာမခံအမျိုးသားပင်စင်၊ အသက်ကြီးပိုင်းတွင်ပိုမိုအ သက်ကြီးသူများအတွက်ဆေးကုသမှုစနစ်နှင့်ပြုစောင့်ရှောက်ရေးအာမခံအတွက်အာမခံကြေး(အခွန်) လွတ်ငြိမ်းခွင့်နှင့်ကောက်ယူရန်ရွှေ့ဆိုင်းခြင်းကိုအသိအမှတ်ပြုခံရခြင်းလည်းရှိပါသည်။ ပထမဦးစွာနေထိုင် သောမြို့၊ ရပ်ကွက်၊ ရွာ၏ပင်စင်ရုံးသို့ မဟုတ်အမျိုးသားကျန်းမာရေးအာမခံအသင်းသို့ စုံစမ်းမေးမြန်းပါရန်။

- စုံစမ်းရန်နေရာ
 - အမျိုးသားကျန်းမာရေးအာမခံကြေး(အခွန်)နှင့်ပတ်သက်၍
 - ⇒ နေထိုင်လျက်ရှိသောမြို့၊ ရပ်ကွက်၊ မြို့နယ်ရွာ၏အမျိုးသားကျန်းမာရေးအာမခံတာဝန်ခံဌာနခွဲ၊ (အမျိုးသားကျန်းမာရေးအာမခံအသင်းသို့ ဝင်ရောက်ထားသူသည် အသင်းဝင်ထားသည့်အသင်း)
 - အသက်ကြီးပိုင်းတွင်ပိုမိုအသက်ကြီးသူများအတွက်ဆေးကုသမှုစနစ်၏အာမခံကြေးနှင့်ပတ်သက်၍
 - ⇒ နေထိုင်လျက်ရှိသောမြို့၊ ရပ်ကွက်၊ မြို့နယ်၊ ရွာ၏အသက်ကြီးပိုင်းတွင်ပိုမိုအသက်ကြီးများအတွက် ဆေးကုသမှုတာဝန်ခံဌာနခွဲ၊
 - ပြုစောင့်ရှောက်ရေးအာမခံကြေးနှင့်ပတ်သက်၍
 - ⇒ နေထိုင်နေသောမြို့၊ ရပ်ကွက်၊ မြို့နယ်၊ ရွာ၏ပြုစောင့်ရှောက်ရေးအာမခံတာဝန်ခံဌာနခွဲ၊
 - အမျိုးသားပင်စင်အာမခံကြေးနှင့်ပတ်သက်၍
 - ⇒ နေထိုင်နေသောမြို့၊ ရပ်ကွက်၊ မြို့နယ်၊ ရွာ၏အမျိုးသားပင်စင်တာဝန်ခံဌာနနှင့်ပင်စင်ရုံး၊

ပြည်သူ့ပင်စင်အာမခံကြေးကင်းလွတ်ခွင့်အထူးခြွင်းချက်

လက်ရှိကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ် ကူးစက်ရောဂါကြောင့် ဝင်ငွေကျဆင်းသွားသူများသည် ပြည်သူ့ပင်စင်အာမခံကြေး ကင်းလွတ်ခွင့်ရရှိနိုင်ပါသည်။

【အကျုံးဝင်သူ】 ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် ၂၀၂၀ခုနှစ် ၂လပိုင်း နောက်ပိုင်းတွင်ဝင်ငွေအတော်အတန် လျော့နည်းသွားသူ

【အကြောင်းအရာ】 တစ်ဦးချင်းပေးသွင်းရသည့်ပြည်သူ့ပင်စင်အာမခံကြေးအားလုံး၊ တစ်စိတ်တစ်ပိုင်းကင်းလွတ်ခွင့်နှင့် ရွှေ့ဆိုင်းခြင်း

【လျှောက်ထားနည်း】 လျှောက်လွှာစာရွက်စာတမ်းများကို မြို့ရွာရပ်ကွက်ပြည်သူ့ပင်စင်တာဝန်ခံ ကောင်တာမှတစ်ဆင့် လျှောက်ထားပါ

※ လျှောက်လွှာစာရွက်စာတမ်းသည်ဂျပန်နိုင်ငံပင်စင်အဖွဲ့အစည်း၏Home Pageမှ ဒေါင်းလုတ်ဆွဲနိုင်ပါသည်။

※ ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကူးစက်မှု ကာကွယ်ရေးရှုထောင့်အရ စာတိုက်မှတစ်ဆင့် သေချာပေါက်ပိုးပေးပါရန်။

【စတင်လက်ခံမည့်နေ့】 ၂၀၂၀ခုနှစ်၅လပိုင်းခရက်

- စုံစမ်းမေးမြန်းရန်နေရာ
 - ပြည်သူ့ပင်စင်အဖွဲ့အစည်း 「ပင်စင်ပေးသွင်းသူDial」 ကိုအသုံးပြုပါ။
 - TEL : 0570 - 003 - 004 ※050ဖြင့်စတင်သောဖုန်းဖြင့်ဆက်မည်ဆိုပါက 03 - 6630 - 2525
 - မြို့ရွာရပ်ကွက်၏ပြည်သူ့ပင်စင်တာဝန်ခံဌာန(သို့)ပင်စင်ရုံးကိုအသုံးပြုပါ။

လူမှုဖူလုံရေးအာမခံကြေးစသည့်တို့ကိုပေးဆောင်ရန်ရွှေ့ဆိုင်းပေးခြင်း(၃)

နိုင်ငံတော်အခွန်ဆိုင်းရာရွှေ့ဆိုင်းစနစ်


ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုများကြောင့်နိုင်ငံတော်အခွန်ကိုတကြိမ်တည်းနှင့်ပေးဆောင်ရန်အတွက်အခက်အခဲရှိနေလျှင်အခွန်ရုံးတွင်လျှောက်ထားခြင်းအားဖြင့်ခွဲ၍ပေးဆောင်ရန်အသိအမှတ်ပြုခြင်းခံရသည့်အခါလည်းရှိပါသည်။ ထို့အပြင်အောက်တွင်ဖော်ပြထားသောအခြေအနေများရှိနေလျှင်အခွန်ပေးဆောင်မှုကိုရွှေ့ဆိုင်းရန်အသိအမှတ်ပြုသည့်အခါလည်းရှိပါသည်။ ပထမဦးစွာဖုန်းဖြင့်သက်ဆိုင်ရာအခွန်ရုံးသို့ တိုင်ပင်ဆွေးနွေးပါရန်။ ဦးစွာဖုန်းဖြင့်နိုင်ငံတော်အခွန်ဝန်ကြီးဌာနရွှေ့ဆိုင်းမှုဆွေးနွေးရေးစင်တာသို့ ဆက်သွယ်ဆွေးနွေးပါ။
အခွန်ရုံးတွင်ကြိုတင်သတ်မှတ်ထားသည့်စိစစ်မှုများကိုလျှင်မြန်စွာ ပြုလုပ်သွားပါမည်။

- ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် ၂၀၂၀ခုနှစ် ၂လပိုင်းနှောက်ပိုင်းတွင် ကာလအပိုင်းအခြားတစ်ခု (၁လနှင့်အထက်) လုပ်ငန်းဝင်ငွေသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အကြမ်းအားဖြင့် ၂၀%နှင့်အထက်လျော့နည်းမှုရှိပါသည်။ ထို့ပြင်အောက်ဖော်ပြပါ သီးခြားအခြေအနေများလည်းရှိနေပါက ဆွေးနွေးချိန်တွင်ပြောပြစေလိုပါသည်။
- ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်ပိုင်ဆိုင်မှုတွင်ကြီးမားသောဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။
- ကာယကံရှင်ကိုယ်တိုင်(သို့)မိသားစုတွင်ကျန်းမာရေးမကောင်းဖြစ်ခဲ့သည်။

ရွှေ့ဆိုင်းရန်အသိအမှတ်ပြုခြင်းခံရလျှင်

- ◆ ယေဘုယျစည်းမျဉ်းအရ တစ်နှစ်ကြာအခွန်ပေးဆောင်မှုကိုရွှေ့ဆိုင်းပေးမည်။
- ◆ ရွှေ့ဆိုင်းကာလအတွင်းတွင်နှောက်ကျခွန်ကိုလျှော့ချပေးခြင်းသို့ မဟုတ်လွတ်ငြိမ်းခွင့်ပေးပါမည်။
- ◆ ပိုင်ဆိုင်မှုများကိုသိမ်းဆည်း၍ငွေဖော်(ရောင်းချ)ခြင်းများကိုရွှေ့ဆိုင်းထားပေးပါမည်။

i ● စုံစမ်းရန်နေရာ
နိုင်ငံတော်အခွန်ဦးစီးဌာန (အောက်ဖော်ပြပါURLသို့ မဟုတ်ညာဖက်ရှိQRကုတ်)
https://www.nta.go.jp/taxes/nozei/nofu_konnan.htm



ဒေသန္တရအခွန်ဆိုင်းရာရွှေ့ဆိုင်းစနစ်

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုများကြောင့် နယ်မြေအခွန်ကို ယာယီပေးသွင်းရန်ခက်ခဲပါက နယ်မြေအဖွဲ့အစည်းတွင်လျှောက်ထားခြင်းဖြင့် စည်းကြပ်ခွန် ရွှေ့ဆိုင်းမှုပေးခြင်းလည်းရှိပါသည်။ ထို့အပြင် အောက်ပါအခြေအနေများရှိပါက စည်းကြပ်ခွန်ရွှေ့ဆိုင်းမှုအထူးခြွင်းချက်သတ်မှတ်ပေးခြင်းလည်းရှိပါသည်။ ဦးစွာဖုန်းဖြင့်ပေးဆောင်ရမည့်နေရာ နယ်မြေအဖွဲ့အစည်းနှင့်တိုင်ပင်ဆွေးနွေးပါ။

- ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် ၂၀၂၀ခုနှစ် ၂လပိုင်းနှောက်ပိုင်းတွင် ကာလအပိုင်းအခြားတစ်ခု (၁လနှင့်အထက်) လုပ်ငန်းဝင်ငွေသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အကြမ်းအားဖြင့် ၂၀%နှင့်အထက်လျော့နည်းမှုရှိပါသည်။ တစ်ဖန် အောက်ဖော်ပြပါသီးခြားအခြေအနေများလည်းရှိနေပါက ဆွေးနွေးချိန်တွင်ပြောပြစေလိုပါသည်။
- ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုများကြောင့်ပိုင်ဆိုင်မှုတွင်ကြီးမားသောဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။
- ကာယကံရှင်ကိုယ်တိုင်(သို့)မိသားစုတွင်ကျန်းမာရေးမကောင်းဖြစ်ခဲ့သည်။

ရွှေ့ဆိုင်းရန်အသိအမှတ်ပြုခြင်းခံရလျှင်

- ◆ ယေဘုယျစည်းမျဉ်းအရ တစ်နှစ်ကြာအခွန်ပေးဆောင်မှုကိုရွှေ့ဆိုင်းပေးမည်။
- ◆ ရွှေ့ဆိုင်းကာလအတွင်းတွင်နှောက်ကျခွန်ကိုလျှော့ချပေးခြင်းသို့ မဟုတ်လွတ်ငြိမ်းခွင့်ပေးပါမည်။
- ◆ ပိုင်ဆိုင်မှုများကိုသိမ်းဆည်း၍ငွေဖော်(ရောင်းချ)ခြင်းများကိုရွှေ့ဆိုင်းထားပေးပါမည်။

i ● စုံစမ်းရန်နေရာ
ကောက်ခံခြင်းဆိုင်းရာရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍အသေးစိတ်ဆွေးနွေးမေးမြန်းစုံစမ်းလိုလျှင်နေထိုင်နေသောမြို့တော်၊စီရင်စု၊မြို့၊မြို့နယ်၊ ရပ်ကွက်၊ရွာသို့ ဆက်သွယ်ပါရန်။

လူမှုဖူလုံရေးအာမခံကြေးစသည်တို့ကိုပေးဆောင်ရန်ရွှေ့ဆိုင်းပေးခြင်း (၄)



လျှပ်စစ်၊ ဂက်စ်၊ ဖုန်းခ၊ NHKလိုင်းကြေးအစရှိသည်တို့အားပေးချေမှုရွှေ့ဆိုင်းခြင်းစသည်

တပိုင်တနိုင်လုပ်ငန်းသို့ မဟုတ်ကုမ္ပဏီဟူ၍ခွဲခြားခြင်းမပြုဘဲကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစား သစ်ကူးစက်ရောဂါပြန့်ပွားမှုကျယ်ပြန့်လာခြင်းကြောင့် လျှပ်စစ်၊ဂက်စ်၊ဖုန်းခ၊NHKလိုင်းကြေး

(※ 1) တို့ကို ပေးဆောင်ရန် အခက်အခဲရှိနေသော ပုဂ္ဂိုလ်များအတွက် ဤကဲ့သို့ ဖြစ်ပေါ်နေသော အခြေအနေများကို ထည့်သွင်းစဉ်းစားကာ၊ ဝန်ဆောင်ခပေးဆောင်ရန် နောက်ကျခြင်း၊ မပေးဆောင်နိုင်ခြင်းတို့ကြောင့် ဝန်ဆောင်မှုအား ရပ်ဆိုင်းမှုများ နှင့်ပတ်သက်၍ အဆင်ပြေစွာဆောင်ရွက်ပေးပါရန် လုပ်ငန်းရှင်များအား မေတ္တာရပ်ခံ တောင်းဆိုမှုများပြုလုပ်ထားသည်။

(※ 2) ထို့အပြင် သုံးရေနှင့်မိလ္လာရေဖိုး၊ အိမ်လခတို့ကို ပေးချေရန် အခက်အခဲရှိနေသော ပုဂ္ဂိုလ်များအတွက်လည်း ဤအခြေအနေများကို ထည့်သွင်းစဉ်းစားကာ ပေးချေမှုကိုရွှေ့ဆိုင်းပေးခြင်း စသည်တို့ကို လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် လုပ်ဆောင်ပေးပါရန် ပံ့ပိုးမှုများအားမေတ္တာရပ်ခံတောင်းဆိုမှုများပြုလုပ်ထားပါသည်။

i ● ဆက်သွယ်မေးမြန်းစုံစမ်းရန်နေရာ

မီတာခ·ဂက်စ်ခ·ဖုန်းခ·NHKလိုင်းကြေး ပေးချေရန် အခက်ခဲရှိနေသူသည် စာချုပ်ချုပ်ဆိုထားသော လုပ်ငန်းရှင်နှင့် ဦးစွာတစ်ကြိမ် တိုင်ပင်ဆွေးနွေးရန် တောင်းဆိုပါသည်။

လျှပ်စစ်ဝန်ဆောင်ခနှင့်ပတ်သက်၍ဆောင်ရွက်မည့်လုပ်ငန်းရှင်များစာရင်း (ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်းရှင်များလည်းပါဝင်ပါသည်။)
https://www.enecho.meti.go.jp/coronavirus/pdf/list_electric.pdf

ဂက်စ်ဝန်ဆောင်ခနှင့်ပတ်သက်၍ဆောင်ရွက်မည့်လုပ်ငန်းရှင်များစာရင်း(ဆောင်ရွက် ရန်လျာထားသည့်လုပ်ငန်းရှင်များလည်းပါဝင်ပါသည်။)
https://www.enecho.meti.go.jp/coronavirus/pdf/list_gas.pdf

မီတာခနှင့်ပတ်သက်သောဖြေရှင်းရေးလုပ်ငန်းရှင်များစာရင်း (ဖြေရှင်းရေးအစီအစဉ်အပါအဝင်)
https://www.soumu.go.jp/main_content/000682993.pdf

N H K လိုင်းကြေးနှင့်ပတ်သက်သောဆွေးနွေးရေးကောင်တာ
https://pid.nhk.or.jp/jushinryo/corona_jushinryo.html

N H K လိုင်းကြေးလွတ်ငြိမ်းခြင်းနှင့်ပတ်သက်သော
https://pid.nhk.or.jp/jushinryo/corona_jigyousyo_tasuu.html

လူမှုဖူလုံရေးအာမခံကြေးစသည်၏အခြေခံလစာအထူးပြင်ဆင်သတ်မှတ်ခြင်း



လူမှုဖူလုံရေးအာမခံကြေးစသည်၏အခြေခံလစာအထူးပြင်ဆင်သတ်မှတ်ခြင်းနှင့်ပတ်သက်

လက်ရှိကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်အလုပ်နားထားသူဖြစ်ကာ အလုပ်နားမှုကြောင့် လုပ်အားခ ဆိုးဝါးစွာလျော့နည်းလာကြသူများနှင့်ပတ်သက် သတ်မှတ်ထားသောအခြေအနေနှင့်ကိုက်ညီပါက ကျန်းမာရေးအာမခံ လူမှုဖူလုံရေးပင်စင်ကြေးအခြေခံလုပ်အားခလစာကို ပုံမှန်တည်းဖြတ်စစ်ဆေးမှု (၄လကြာမြောက် ပြင်ဆင်သတ်မှတ်မှု)နှင့်မသက်ဆိုင်ဘဲ အထူးခြွင်းချက်အနေဖြင့် နောက်တစ်လမှပြင်ဆင်သတ်မှတ်မှုပြုလုပ်နိုင် ပါသည်။

【အကျုံးဝင်သူ】

အောက်ပါ (၁) မှ (၃) အားလုံးနှင့်ကိုက်ညီသူသည်ရည်ရွယ်သူဖြစ်သည်။

- (၁) ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်အလုပ်နားခြင်း (အချိန်ယူနစ် အပါအဝင်) ကြောင့် ၂၀၂၀ခုနှစ်၄လပိုင်းမှ ၇လပိုင်းအထိကာလတွင် လုပ်အားခသည်ဆိုးဆိုးဝါးဝါး လျော့နည်းခဲ့သောလရှိခဲ့သူ
- (၂) ဆိုးဆိုးဝါးဝါးလုပ်အားခလျော့နည်းခဲ့သောလအတွက်ပေးချေခဲ့သော လုပ်အားခစုစုပေါင်း (၁လစာ) သည် သတ်မှတ်ထားပြီးသားအခြေခံလုပ်အားခ ၁လစာပမာဏနှင့်နှိုင်းယှဉ်ပါက ၂ဆင့်နှင့်အထက် လျော့နည်းနေခဲ့သူ
 - ※ အခြားထောက်ပံ့ကြေးမပါသောအခြေခံလစာ (အခြေခံလစာနေ့တွက်ခ) ပြောင်းလဲမှုမရှိလျှင်လည်း အကျုံးဝင်ပါသည်။
- (၃) □အထူးခြွင်းချက်အရ ပြင်ဆင်သတ်မှတ်သောအကြောင်းအရာကို ကာယကံရှင်မှစာရွက်စာတမ်းတွင် သဘောတူထားခြင်းရှိသည်။
 - ※ အာမခံထားရှိသူကိုယ်တိုင်၏လုံလောက်သောသဘောတူညီမှုပေါ်တွင်အခြေခံသော ကြိုတင်သဘောတူညီ မှုသည်လိုအပ်ပါသည်။
 - (ပြင်ဆင်သတ်မှတ်ပြီးသောအခြေခံလုပ်အားခလစာပေါ် အခြေခံကာ ထိခိုက်နာမကျန်းမှုထောက်ပံ့ငွေ၊ မီးဖွား ထောက်ပံ့ကြေးနှင့်ပင်စင်ပမာဏကိုတွက်ချက်မည်ကိုသဘောတူညီခြင်းကြောင်းများပါဝင်ပါသည်။)
 - ※ ဤအထူးခြွင်းချက်ကို တူညီသောအာမခံထားရှိသူမှ ကြိမ်ဖန်များစွာလျှောက်ထားခြင်းမပြုနိုင်ပါ။

【အကျုံးဝင်သောအာမခံကြေး】

၂၀၂၀ခုနှစ် ၄လပိုင်းမှ၇လပိုင်းအထိသောကာလတွင်အလုပ်ပိတ်မှုကြောင့် လုပ်အားခရုတ်တရက် လျော့နည်းလာပါက ၎င်းလ၏နောက်တစ်လ ၂၀၂၀ခုနှစ် ၅လပိုင်းမှ ၈လပိုင်းစာ အာမခံကြေးများအကျုံးဝင်ပါမည်။

※ ၂၀၂၀ခုနှစ်၁ လပိုင်းအဆုံးအထိနောက်ဆုံးထားကာ အကြောင်းကြားစာရောက်ခဲ့သူများသာ အကျုံးဝင်ပါမည်။ ထိုအချိန်ကာလအတွင်းတွင် ပြန်လည်ကာလျှောက်ထားခြင်းပြုလုပ်နိုင်သော်လည်း လစာရုံး၏ရုပ်ထွေးမှုနှင့် နှစ်ကုန်စာရင်းညှိနှိုင်းမှုစသည်တို့ အပေါ် အကျိုးသက်ရောက်ခြင်းကို အနည်းဆုံးသို့လျော့ချရန်အတွက် ပြင်ဆင်သတ်မှတ်မှုကို ပြုလုပ်မည်ဆိုပါက တတ်နိုင်သ၍ အမြန်လျှောက်ထားပါရန်တောင်းဆိုပါသည်။

【လျှောက်ထားမှုလုပ်ထုံးလုပ်နည်းနှင့်ပတ်သက်】

လစာပမာဏပြောင်းလဲမှုအကြောင်းကြားစာ (အထူးခြွင်းချက်သတ်မှတ်ရေးသုံး) တွင်ကြေငြာစာကိုဖိုင်တွဲကာ သက်ဆိုင်ရာတာဝန်ခံပင်စင်ရုံးသို့လျှောက်ထားပေးပါ။

- ※ တာဝန်ခံပင်စင်ရုံးသို့ စာတိုက်မှပေးပို့ပါ။ (ကောင်တာသို့လည်းလျှောက်ထားနိုင်သည်။)
- ※ အကြောင်းကြားစာနှင့်ကြေငြာစာနှင့်ပတ်သက်၍ဂျပန်နိုင်ငံပင်စင်အဖွဲ့ Home page မှ ဒေါင်းလုတ်ဆွဲနိုင်ပါသည်။
- ※ ကျန်းမာရေးအာမခံအဖွဲ့ တွင်ထည့်ဝင်နေပါသောကျန်းမာရေးအာမခံကြေး၏ အခြေခံလုပ်အားခလစာ၏ အထူးခြွင်းချက်ပြင်ဆင်သတ်မှတ်ခြင်း လျှောက်ထားရာနေရာသည် ကျန်းမာရေးအာမခံအဖွဲ့ဖြစ်ပါမည်။

● စုံစမ်းမေးမြန်းရန်နေရာ

ပင်စင်ကြေးပေးသွင်း သူဆက်ရန်

0 5 7 0 - 0 0 7 - 1 2 3 (Navi Dial)
 0 3 - 6 8 3 7 - 2 9 1 3 (0 5 0 ဖြင့်စသောဖုန်းဖြင့်ဆက်မည်ဆိုပါက)
 • လက်ခံချိန် : တနင်္လာ~သောကြာ : မနက်ပိုင်း ၈နာရီ ၃၀ မိနစ်~ညနေပိုင်း ၇နာရီ
 ဒုတိယအပတ်စနေ : မနက်ပိုင်း ၉နာရီ ၃၀ မိနစ်~ညနေပိုင်း ၄နာရီ

အသေးစိတ်ကိုအောက်ဖော်ပြပါဝက်ဘ်ဆိုဒ်တွင်ရှာခြင်း (သို့) ညာဘက်ရှိ QR codeမှ စစ်ဆေးအတည်ပြုပါ။

ပင်စင်အဖွဲ့အစည်း အထူးပြင်ဆင်သတ်မှတ်မှု

ရှာဖွေရန်



<https://www.nenkin.go.jp/tokusetsu/tokureikaitei.html>

အိမ်ရာရရှိရေးအတွက်အစိုးရထောက်ပံ့ကြေး(အိမ်ငှားရမ်းခ)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏ကူးစက်ပြန့်ပွားမှုကျယ်ပြန့်လာခြင်းစသည့်အခြေအနေကိုထည့်သွင်းစဉ်းစား၍အလုပ်ရပ်နားထားခြင်းကြောင့်ဝင်ငွေနည်းလားခြင်းအတွက်အလုပ်မှနုတ်ထွက်ခြင်းနှင့်လုပ်ငန်းဖျက်သိမ်းခြင်းအထိမဖြစ်သော်လည်းထိုကဲ့သို့သောအခြေအနေသို့ကျရောက်ကာနေထိုင်စရာမရှိသောအခြေအနေတွင်စိုးရိမ်ပူပန်နေရသူများအားလည်းအချိန်အတိုင်းအတာတခုအထိအိမ်ငှားရမ်းခနှင့်တူညီသောငွေပမာဏကိုထောက်ပံ့ပေးနိုင်ရန်တိုးချဲ့ဆောင်ရွက်ပါမည်။

ထောက်ပံ့ရန်လျာထားသူ (လက်ရှိ)

အလုပ်မှနုတ်ထွက်ခြင်း၊လုပ်ငန်းဖျက်သိမ်းခြင်းမှ ပုဂ္ဂိုလ်
ပုဂ္ဂိုလ်

တိုးချဲ့ဆောင်ရွက်ပြီးနောက်

- အလုပ်မှနုတ်ထွက်ခြင်း၊လုပ်ငန်းဖျက်သိမ်းခြင်းမှ ဖွဲ့စည်းအတွင်းရှိပုဂ္ဂိုလ်
- လစာစသည့်တို့ကိုရရှိရန်အခွင့်အရေးသည်ငှားကားယက်ရှင်၏တာဝန်အဖြစ်မှတ်ယူရမည်ဖြစ်သော်လည်း ငှားကားယက်ရှင်၏အခြေအနေပေါ်တွင်မူတည်ခြင်းမရှိဘဲလစာလျော့နည်းကာ၊အလုပ်မှနုတ်ထွက်ခြင်း၊လုပ်ငန်းဖျက်သိမ်းခြင်းကဲ့သို့သောအခြေအနေမျိုးတွင်ရှိနေသည့်ပုဂ္ဂိုလ်များ။


- လျာထားသူ** အလုပ်မှနုတ်ထွက်ခြင်း၊လုပ်ငန်းဖျက်သိမ်းခြင်းမှ ဖွဲ့စည်းအတွင်းသို့ မဟုတ်လုပ်ငန်းရပ်နားထားခြင်းကြောင့်ဝင်ငွေလျော့နည်းလာကာအလုပ်မှနုတ်ထွက်ခြင်း၊လုပ်ငန်းဖျက်သိမ်းခြင်းနှင့်တူညီသောအခြေအနေတွင်ရှိနေသောပုဂ္ဂိုလ်များ။
- ငွေထောက်ပံ့မည့်ကာလ** အခြေခံအားဖြင့်(၃)လ၊(ရိုးသားစွာအလုပ်အကိုင်ရှာဖွေနေပါက(၃)လထပ်တိုးနိုင်ပါသည်။ (အရည်ဆုံး ၉လ အထိ))
- ငွေပေးမည့်ပမာဏ** (တိုကျိုမြို့တော်အထူးရပ်ကွက်၏ခန့်မှန်းသတ်မှတ်ချက်)၊အိမ်ထောင်စုဦးရေ(၁)ဦး-၅၃၇၀၀ယန်း၊ အိမ်ထောင်စုဦးရေ (၂)ဦး- ၆၄၀၀၀ ယန်း၊ အိမ်ထောင်စုဦးရေ (၃)ဦး- ၆၉၈၀၀ ယန်း။

- ထောက်ပံ့မှုအတွက်လိုအပ်ချက်များ**
- ဝင်ငွေလိုအပ်ချက်များ - အိမ်ထောင်စုဝင်များ၏စုစုပေါင်းဝင်ငွေသည်မြို့၊မြို့နယ်၊ရွာရွာ၏အခွန်ပျမ်းမျှနှုန်းအပေါ်မူတည်သောအခွန်ကင်းလွတ်ခွင့်ရသည့်ဝင်ငွေပမာဏ၏ ၁/၁၂ + အိမ်ငှားရမ်းခပမာဏ (အိမ်ရာဆိုင်ရာအထူးထောက်ပံ့ကြေးအတွက်သတ်မှတ်ထားသည့်အခြေခံငွေပမာဏကိုအများဆုံးအဖြစ်ကန့်သတ်) ထက်မကျော်လွန်စေရ။ (တိုကျိုအထူးရပ်ကွက်အတွက်ခန့်မှန်းသတ်မှတ်ချက်)- အိမ်ထောင်စုဦးရေ(၁)ဦး-ယန်း၁၃၈,၀၀၀၊ အိမ်ထောင်စုဦးရေ (၂)ဦး- ယန်း ၁၉၄,၀၀၀၊ အိမ်ထောင်စုဦးရေ (၃)ဦး- ယန်း ၂၄၁,၀၀၀
 - ပိုင်ဆိုင်မှုလိုအပ်ချက် - အိမ်ထောင်စုများ၏အပ်နှံငွေစုစုပေါင်းပမာဏသည်အောက်ပါထက်မပိုစေရ။ (သို့သော်လည်းယန်း ၁ သန်းထက်မပိုသောပမာဏ)(တိုကျိုအထူးရပ်ကွက်အတွက်ခန့်မှန်းသတ်မှတ်ချက်-အိမ်ထောင်စုဦးရေ(၁)ဦး-ယန်း ၅၀၄,၀၀၀ ၊ အိမ်ထောင်စုဦးရေ (၂)ဦး- ယန်း ၇၈၀,၀၀၀ ၊ အိမ်ထောင်စုဦးရေ (၃)ဦး- ယန်း ၁,၀၀၀,၀၀၀ (ယန်း ၁သန်း)။

- လုပ်ငန်းရှာဖွေခြင်းအတွက်လိုအပ်ချက်များ - ရိုးသားစွာနှင့်စိတ်အားထက်သန်စွာအလုပ်ရှာဖွေမှုရှိရမည်။
※ လျှောက်ထားစဉ်တွင်ဟာလိုးဝေခံတွင်လျှောက်လွှာတင်ထားရန်မလိုပါ (ဧပြီ ၃၀ရက်မှစတင်၍)။

i

- ယေဘုယျစုံစမ်းမေးမြန်းမှုများအတွက်ဆွေးနွေးရေးCall Centreသို့ 0120-23-5572 ※ 9:00~21:00 (စနေ တနင်္ဂနွေ ၊အစိုးရရုံးပိတ်ရက်အပါအဝင်)
- လူနေမှုဘဝထောက်ပံ့ရေးအထူးအဖွဲ့ Home Page (နေအိမ်နှင့် အလုပ်အကိုင်အတွက်ထောက်ပံ့ကြေး) နှင့်ပတ်သက်၍ ဤနေရာတွင်
- နေထိုင်လျက်ရှိသောမြို့၊ မြို့နယ်၊ရွာ၏ကိုယ်တိုင်ရပ်တည်နိုင်မှုတိုင်ပင်ဆွေးနွေးရေးပံ့ပိုးမှုအဖွဲ့တစ်ခုလုံးရှိဆက်သွယ်ရန်စာရင်း <https://www.mhlw.go.jp/content/000614516.pdf>



လူနေမှုဘဝအတွက်ချို့တဲ့နေသူများအားမိမိကိုယ်တိုင်ရပ်တည်နိုင်ရန်အတွက် ထောက်ပံ့ရေးစနစ်

အမျိုးမျိုးသောပြဿနာများရှိနေခြင်းကြောင့်လူနေမှုဘဝအတွက်ခက်ခဲနေသောပုဂ္ဂိုလ်များအတွက်တစ်ဦးချင်း၏အခြေအနေအပေါ် မူတည်၍အားလုံးကိုခြုံငုံထားသောထောက်ပံ့ရေးအဖွဲ့များကိုပြုလုပ်နေပါသည်။



ထောက်ပံ့မှုမီနူးဥပမာ

အလုပ်နှင့်ပတ်သက်သည့်ထောက်ပံ့မှု၊ အလုပ်လုပ်ရန်ပြင်ဆင်မှုအတွက်ထောက်ပံ့မှု

- အလုပ်နှင့်ပတ်သက်သောအကြံပေးမှုနှင့်အလုပ်ခေါ်ယူမှုများကိုတိုးချဲ့ဆောင်ရွက်ခြင်းအတွက်ထောက်ပံ့မှုများကိုပြုလုပ်ပါမည်။
- တဖန်အလုပ်အတွက်ပုဂ္ဂိုလ်များရှိနေခြင်း၊ ဆက်ဆံရေးတွင်အားနည်းနေသည့်ဟူသောအခြေအနေတွင်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့်လုပ်ငန်းအတွေ့အကြုံများရရှိနိုင်ရန်ကိုယ်တိုင်လုပ်ဆောင်ခြင်းများအတွက်ထောက်ပံ့ပါမည်။

အိမ်အသုံးစားရိတ်များနှင့်ပတ်သက်၍ပိုမိုတိုးတက်ကောင်းမွန်လာစေရန်ထောက်ပံ့မှု

- အိမ်အသုံးစားရိတ်ကို(သိမြင်ချင်းအားဖြင့်)အိမ်အသုံးစားရိတ်၏အခြေအနေကိုသိရှိပြီးချေးငွေကိစ္စရပ်များကိုဆောင်ရွက်ပေးနိုင်ပါသည်။
- ထိုအပြင်အိမ်ငှာရမ်းခ၊အခွန်အခ၊ လျှပ်စစ်ခ၊ရေ၊ဂက်စ်ဝန်ဆောင်ခများ စသည့်အကြွေးကျန်ရှိနေမှုများအတွက်အမျိုးမျိုးသောအစိုးရ၏ထောက်ပံ့ကြေးစနစ်ဖြင့်ထောက်ပံ့ပေးသွားပါမည်။

အိမ်ရာရရှိရေးအတွက်အစိုးရထောက်ပံ့ကြေး

- အလုပ်မနှုတ်ထွက်ခြင်းကြောင့်စီးပွားရေးအခက်အခဲနှင့်ကြုံတွေ့နေရသူများ၊အိမ်ရာဆုံးရှုံးခဲ့ရသူများနှင့်ငှားအတွက်စိုးရိမ်ပူပန်နေရသူများအားအလုပ်အကိုင်ရှာဖွေနေခြင်းစသည့်သတ်မှတ်ချက်ဖြင့်အိမ်ငှားရမ်းစရိတ်ကိုကာလသတ်မှတ်၍အစိုးရထောက်ပံ့ကြေးကိုပေးပါမည်။

လတ်တလောလူနေမှုဘဝအတွက်ထောက်ပံ့မှု

- အိမ်ရာဆုံးရှုံးသွားသူများအား၊ကာလအတိုင်းအတာတခုအထိစားဝတ်နေရေးစသည့်နေ့စဉ်လူနေမှုဘဝအတွက်လိုအပ်သောထောက်ပံ့မှုများကိုပြုလုပ်ပေးပါမည်။


i • တိုင်ပင်ဆွေးနွေးလိုလျှင်မိမိနေထိုင်နေသောမြို့၊မြို့နယ်၊ရွာနှင့်ကိုယ်တိုင်ရပ်တည်နိုင်ရန်တိုင်ပင်ဆွေးနွေးမှုထောက်ပံ့ရေးစီမံကိန်းကိုဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်း၏ကောင်တာသို့ဆက်သွယ်ပါရန်။

လူနေမှုဘဝကာကွယ်စောင့်ရှောက်ရေးစနစ်

- လူနေမှုဘဝကာကွယ်စောင့်ရှောက်ခြင်းသည်အခြေခံအကျဆုံးသောလူနေမှုဘဝကိုအာမခံခြင်းနှင့်ကိုယ်တိုင်ရပ်တည်နိုင်ရေးအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ပြုလုပ်သည့်စနစ်ဖြစ်ပါသည်။ ထို့အပြင် လူနေမှုဘဝကာကွယ်စောင့်ရှောက်ရေးလျှောက်ထားမှုသည် ပြည်သူ့အခွင့်အရေးဖြစ်ပါသည်။ လူမှုဘဝကာကွယ်စောင့်ရှောက်ရေးသည် မည်သို့မဆိုလုံအပ်နိုင်ခြေရှိသော အရာဖြစ်သည့်အတွက် တွေ့ဝေခြင်းမရှိပဲ ကိုယ်ထူကိုယ်ထကာကွယ်ရေးအဖွဲ့နှင့်ဆွေးနွေးတိုင်ပင်ပါ။

မည်သို့သောပုဂ္ဂိုလ်သည်လူနေမှုဘဝကာကွယ်စောင့်ရှောက်ခြင်းကိုခံစားခွင့်ရရှိနိုင်မည်နည်း။

- လူနေမှုဘဝကာကွယ်စောင့်ရှောက်ခြင်းသည်ပိုင်ဆိုင်မှု၊ အရည်အသွေးစသည့်ဖြင့်အမျိုးမျိုးသောအရာများကိုအသုံးပြုခြင်းကိုအခြေခံထားကာ၎င်းအပေါ်တွင်လုံအပ်သည့်ကာကွယ်စောင့်ရှောက်ခြင်းကိုပြုလုပ်ပါမည်။
(အောက်ဖော်ပြပါ အခြေအနေရှိသောပုဂ္ဂိုလ်များသည်လျှောက်ထားနိုင်သူများဖြစ်ပါသည်။)
- မရွေ့မပြောင်းနိုင်သောပစ္စည်းအိမ်ခြံမြေများ၊ မော်တော်ယာဉ်၊ အပ်နှင်းငွေနှင့်စုဆောင်းငွေများစသည်တို့ထဲမှချက်ချင်းအသုံးပြုနိုင်သောပိုင်ဆိုင်မှုများမရှိခြင်း။
 - ※ မရွေ့မပြောင်းနိုင်သောပစ္စည်းအိမ်ခြံမြေများ၊ မော်တော်ကားများကိုခြွင်းချက်အနေဖြင့်ပိုင်ဆိုင်ထားခြင်းကိုအသိအမှတ်ပြုသောအခြေအနေများလည်းရှိပါသည်။
- အလုပ်လုပ်ကိုင်နိုင်မှုမရှိခြင်း သို့မဟုတ် အလုပ်လုပ်နေသော်လည်းလုံအပ်သည့်လူနေမှုစားရိတ်ကိုရရှိနိုင်မှုမရှိခြင်း။
- ပင်စင်၊ခံစားခွင့်စသည့် လူမှုဖူလုံရေးခံစားခွင့်များစသည်တို့ကိုအသုံးပြုသော်လည်းလုံအပ်လျက်ရှိသောလူနေမှုကုန်ကျစားရိတ်ကိုမရရှိနိုင်ပါ။
- ပြုစောင့်ရှောက်ရန်တာဝန်ရှိသူထံတွင်မှီခိုနေသူများအားကာကွယ်စောင့်ရှောက်ရန်ဦးစားပေးပါမည်။
 - ※ ကာကွယ်စောင့်ရှောက်မှုအတွက်လျှောက်ထားလျှင်ဇနီးနှင့်ခင်ပွန်း၊အလယ်တန်းတတ်ယနစ်ကျောင်းသားနှင့်၎င်းအောက်ကလေးများ၏မိဘကိုအဓိကထားစုံစမ်းစိစစ်ထောက်ပံ့ရန်လျှာထား၍လူမှုဖူလုံရေးရုံး၏လူမှုဝန်ထမ်း(Case worker)မှအခြေခံအားဖြင့်တွေ့ဆုံကာမှီခိုပြုလုပ်၍ရနိုင်မှုရှိမရှိကိုမေးမြန်းပါမည်။၎င်းအပြင်အခြားပြုစောင့်ရှောက်ပေးရန်တာဝန်ရှိသူများနှင့်ပတ်သက်၍လည်းစာဖြင့်မေးခြင်းကိုပြုလုပ်ပါမည်။
 - ※ လုံအပ်သည့်လူနေမှုစရိတ်သည် အသက်၊ အိမ်ထောင်စုဝင်အရေအတွက်စသည်တို့ဖြင့်သတ်မှတ်ထား၍(အခြေခံလူနေမှုစရိတ်) အခြေခံလူနေမှုစရိတ်ထက်နိမ့်သောဝင်ငွေဖြစ်လျှင်လူနေမှုဘဝကာကွယ်စောင့်ရှောက်မှုစရိတ်ကိုလက်ခံရယူနိုင်ပါသည်။



- လူနေမှုဘဝကာကွယ်စောင့်ရှောက်မှုကိုခံယူခြင်းဆိုင်ရာဆုံးဖြတ်ရန်အတွက်အထက်တွင်ဖော်ပြထားသောအသေးစိတ်သတ်မှတ်ချက်များရှိသောကြောင့်အသေးစိတ်ကိုမိမိနေထိုင်သောဒေသန္တရအုပ်ချုပ်ရေးရုံး၏လူမှုဖူလုံရေးဌာနသို့ တိုင်ပင်ဆွေးနွေးပါရန်။

လုပ်ငန်းစဉ်အဆင့်ဆင့်

- မိမိနေထိုင်နေသောဒေသန္တရအုပ်ချုပ်ရေးရုံး၏လူမှုဖူလုံရေးရုံး(လူနေမှုဘဝဆွေးနွေးတိုင်ပင်ရေးကောင်တာ)တွင်ဆွေးနွေးပါ။
- ကာကွယ်စောင့်ရှောက်မှုခံယူရန်လျှောက်ထားခဲ့လျှင်လူမှုဖူလုံရေးရုံးမှလာရောက်စုံစမ်းမေးမြန်းခြင်းပိုင်ဆိုင်မှုနှင့်ပတ်သက်သောစုံစမ်းမေးမြန်းခြင်းကိုပြုလုပ်၍ကာကွယ်စောင့်ရှောက်မှုကိုခံယူနိုင်ခြင်းရှိမရှိနှင့်ထောက်ပံ့ပေးမည့်ငွေပမာဏကိုသတ်မှတ်ရန်အတွက်စိစစ်မှုများပြုလုပ်ပါမည်။
- အထက်တွင်ဖော်ပြထားသည့်စိစစ်ခြင်းကိုပြုလုပ်၍လူမှုဖူလုံရေးရုံးသည်ကာကွယ်စောင့်ရှောက်မှုအတွက်လျှောက်လွှာတင်သည့်နေ့မှ၁၄ရက်အတွင်းစောင့်ရှောက်မှုကိုလက်ခံရရှိနိုင်ခြင်းရှိမရှိကိုဆုံးဖြတ်ရမည်ဖြစ်ပါသည်။

လူနေမှုဘဝကာကွယ်စောင့်ရှောက်မှုစရိတ်ကိုစတင်လက်ခံပြီးနောက်

- လူနေမှုဘဝကာကွယ်စောင့်ရှောက်မှုကိုခံယူနေစဉ်တွင်လူမှုဝန်ထမ်း(Caseworker)မှတစ်ဆင့်၂၊၄၊၅၊၆၊၇၊၈၊၉၊၁၀၊၁၁၊၁၂လကြိမ်ခန့် လာရောက်စုံစမ်းခြင်းအပြင်လူမှုဝန်ထမ်း(Caseworker) မှညွှန်ကြားသောလူနေမှုဘဝဆိုင်ရာလမ်းညွှန်မှုများကိုလိုက်နာရန်လိုအပ်ပါသည်။
- လူနေမှုဘဝကာကွယ်စောင့်ရှောက်မှုကိုခံယူနေစဉ်တွင်ဝင်ငွေအခြေအနေကိုလစဉ်ကြေငြာရန်လိုအပ်ပါသည်။
- လူနေမှုစရိတ်အပြင်အိမ်ငှားရမ်းခနှင့်ပတ်သက်၍လည်းအခြေခံသတ်မှတ်ထားသည့်ပမာဏအတွင်းမှထောက်ပံ့ပေးပါမည်။
- တဖန်လုံအပ်သည့်ဆေးကုသမှု ပြုစောင့်ရှောက်ရေးအာမခံနှင့်ပတ်သက်၍အစိုးရထောက်ပံ့ကြေးကိုလျှောက်ထားနိုင်ပါသည်။
- အိမ်သုံးစရိတ်နှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးခြင်းဖြင့်ထောက်ပံ့မှုကလေးများ၏ပညာရေးလေ့ကျင့်မှု၊လူနေမှုဘဝအတွက်ထောက်ပံ့ခြင်း၊ အလုပ်လုပ်ရန်ထောက်ပံ့ခြင်းစသည့်ထောက်ပံ့ခြင်းကိုလက်ခံယူနိုင်သည်(အချို့ဒေသန္တရအစိုးရအဖွဲ့ မပါဝင်ပါ)။

i ● တိုင်ပင်ဆွေးနွေးလိုလျှင်မိမိနေထိုင်လျက်ရှိသောဒေသန္တရအစိုးရအဖွဲ့ ၏လူမှုဖူလုံရေးရုံးသို့ ဆက်သွယ်ပါရန်။

ထိခိုက်ဒဏ်ရာနှင့်ရောဂါအတွက်ခံစားခွင့်

- ထိခိုက်ဒဏ်ရာနှင့်ရောဂါအတွက်ခံစားခွင့်စရိတ်သည်ကျန်းမာရေးအာမခံသည်အာမခံဝင်ထားသူအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်များအပြင်အခြားအကြောင်းရင်းများကြောင့်ဖြစ်သောရောဂါနှင့်ဒဏ်ရာကိုကုသမှုခံယူရန် အလုပ်မှနားထားလျှင်ဝင်ငွေအတွက်အာမခံကိုပေးသည့်စနစ်ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားအသစ်ကူးစက်ရောဂါကူးစက်ခြင်းခံရ၍ကုသမှုခံယူရန်အတွက်အလုပ်မလုပ်နိုင်သူများလည်းအသုံးပြုနိုင်ပါသည်။

- မိမိကိုယ်တိုင်ခံစားသိရှိသည့်ရောဂါလက္ခဏာမရှိသော်လည်း၊ စစ်ဆေးခြင်း၏ရလဒ်(ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ရောဂါပိုးတွေ့ ရှိ)ဟူသောဆုံးဖြတ်ချက်ကိုလက်ခံကာဆေးရုံတက်နေပါသည်။
- အဖျားရှိနေခြင်းစသည့်မိမိကိုယ်တိုင်ခံစားသိရှိသည့်ရောဂါလက္ခဏာများရှိ၍ကုသမှုခံယူရန်အတွက်အလုပ်နားနေပါသည်။ စသည့်အခြေအနေနှင့်ပတ်သက်၍လည်းထိခိုက်ဒဏ်ရာနှင့်ရောဂါအတွက်ငွေကြေးခံစားခွင့်ကိုလက်ခံနိုင်သူဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ထောက်ပံ့မှုအတွက်လိုအပ်ချက်

- အောက်ဖော်ပြပါအချက် ၂ ချက်နှင့်ပြည့်စုံလျှင်ထောက်ပံ့ပေးမည်ဖြစ်ပါသည်။
- (၁) အလုပ်နှင့်ပတ်သက်သောထိခိုက်ဒဏ်ရာရရှိမှုမဟုတ်သည့်အခြားဘေးဒဏ်ရာကိုကုသရန်အတွက်အလုပ်မလုပ်နိုင်ခြင်း
 - ※ လုပ်ငန်း သို့မဟုတ်အလုပ်သွားအလုပ်ပြန်ကိုအကြောင်းပြု၍ရရှိသည့်ရောဂါနှင့်ဒဏ်ရာသည် အလုပ်သမားအာမခံထောက်ပံ့ကြေးရရှိနိုင်သူဖြစ်ပါသည်။
 - (၂) ၄ ရက်နှင့်အထက်အလုပ်မှအနားယူနေခြင်း
 - ※ ဆေးကုသမှုခံယူရန်အတွက်ဆက်တိုက် ၃ ရက်ကြာအလုပ်မှရပ်နားထားပြီးနောက် (စောင့်ဆိုင်းကာလ) ၄ ရက်မြောက်နောက်ပိုင်းတွင်အလုပ်ကိုနားထားသည့်ရက်အတွက်ထောက်ပံ့ပေးပါမည်။
 - ※ စောင့်ဆိုင်းကာလတွင် လစာနှင့်ခွင့်၊ စနေ၊ တနင်္ဂနွေ နိုင်ငံတော်ရုံးပိတ်ရက်၊ အများပြည်သူရုံးပိတ်ရက်များပါဝင်သည်။

ထောက်ပံ့မည့်ကာလ

- စတင်ထောက်ပံ့သည့်နေ့မှ အရည်ဆုံး ၁ နှစ် ၆ လတာ အထိ၊
- ※ ၁ နှစ် ၆ လတာကာလအတွင်းတွင်ထိခိုက်ဒဏ်ရာနှင့်ရောဂါအတွက်ခံစားခွင့်ငွေကြေးကိုထောက်ပံ့မှုအတွက်လိုအပ်သည့်အချက်အလက်နှင့်ပြည့်စုံသည့်နေ့ရက်အတွက်ထောက်ပံ့ပါမည်။

၁ ရက်အတွက်ထောက်ပံ့သည့်ငွေပမာဏ

- ထိခိုက်ဒဏ်ရာနှင့်ရောဂါအတွက်ခံစားခွင့်ငွေကိုစတင်ထောက်ပံ့သည့်နေ့နှင့်သက်ဆိုင်သည့်လမတိုင်မီ နောက်ဆုံး ၁၂ လတာ၏စံလစဉ်လစာကိုပျမ်းမျှတွက်ထားသည့်ငွေပမာဏ၏ ၃၀ ပုံ ၁ ပုံနှင့်တူညီသည့် ပမာဏ၏ ၃ ပုံ ၂ ပုံနှင့်တူညီသည့်ပမာဏ
- ※ ပေးသည့်လစာပမာဏသည်ထိခိုက်ဒဏ်ရာနှင့်ရောဂါအတွက်ခံစားခွင့်ငွေပမာဏထက်နိမ့်လျှင်ထိခိုက်ဒဏ်ရာနှင့်ရောဂါအတွက်ခံစားခွင့်ငွေနှင့်လစာငွေ၏ကွာဟနေသည့်ပမာဏကိုထောက်ပံ့ပေးမည်။

$$\text{ထောက်ပံ့မည့်ငွေ စုစုပေါင်း} = \left(\frac{\text{နောက်ဆုံး ၁၂ လ တာအတွက် ပေးသောစံလစာငွေပျမ်းမျှပမာဏ၏ ၃၀ ပုံ ၁ ပုံ}}{100} \right) \times 20\% \times \text{ထောက်ပံ့မည့် ရက်ပေါင်း}$$

i • ထောက်ပံ့ရန်လိုအပ်ချက်အသေးစိတ်နှင့်လုပ်ငန်းစဉ်အသေးစိတ်များနှင့်ပတ်သက်၍အာမခံထားဝင်ထားသည့်ကျန်းမာရေးအာမခံ(ကုမ္ပဏီ)သို့စုံစမ်းမေးမြန်းပါရန်။

(※) အမျိုးသားကျန်းမာရေးအာမခံဝင်ထားသူနှင့်ပတ်သက်၍ မြို့ရပ်ကွက်၊ မြို့နယ်၊ ရွာအလိုက်ထုတ်ပြန်ထားရှိသော အမိန့်၊ စည်းမျဉ်းစည်းကမ်းများအရကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကူးစက်ခြင်းစသည်တို့ကြောင့်အလုပ်သမားတွင်ထိခိုက်ဒဏ်ရာနှင့်ရောဂါခံစားခွင့်ငွေကိုထောက်ပံ့သည့်အခါလည်းရှိပါသည်။ အသေးစိတ်နှင့်ပတ်သက်၍နေထိုင်လျက်ရှိသည့်မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ရွာသို့ ဆက်သွယ်မေးမြန်းပါရန်။

လုပ်ငန်းရပ်နားထားခြင်းအတွက်ခံစားခွင့် (အလုပ်သမားစံဥပဒေပုဒ်မ ၂၆)

- အလုပ်သမားစံဥပဒေပုဒ်မ ၂၆တွင်ကုမ္ပဏီအနေဖြင့်ကုမ္ပဏီတွင်တာဝန်ရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် အလုပ်သမားများအားအလုပ်မှအနားပေးထားလျှင်အလုပ်သမားများ၏ခြေခံလူနေမှုဘဝအတွက်အာမခံပေးရန်လုပ်ငန်းရပ်နားထားသည့်ကာလအတွင်းလုပ်ငန်းရပ်နားထားခြင်းအတွက်ခံစားခွင့်ကိုပေးဆောင်ရမည်ဟု ပြဌာန်းထားသည်။

- ကုမ္ပဏီတွင်အလုပ်သမားကိုအနားပေးထားလျှင်အလုပ်သမားစံဥပဒေတွင်ပြဌာန်းထားသည့်လုပ်ဆောင်ရမည့် တာဝန်ကိုထည့်သွင်းမစဉ်းစားဘဲအလုပ်ခန့်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်နိုင်ရန်ထောက်ပံ့ကြေးကိုအစွမ်း ကုန်အသုံးချ၍အလုပ်နားခြင်းအတွက်ခံစားခွင့်ထောက်ပံ့ကြေးကိုပေးခြင်းစသည်တို့ကိုပြုလုပ်ခြင်းအား ဖြင့်အ ခွင့်မသာမှုများကိုရှောင်ရှားနိုင်ရေးအားထုတ်ကြိုးပမ်းပါရန်မေတ္တာရပ်ခံပါသည်။
 ※ အလုပ်ခန့်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်နိုင်ရန်ထောက်ပံ့ကြေး အသေး စိတ်အချက်အလက်များနှင့်ပတ်သက်၍ နောက်စာမျက်နှာတွင်ကြည့်ပါရန်။

ကုမ္ပဏီသည်အလုပ်ရပ်နားထားခြင်းအတွက်ခံစားခွင့်ကိုပေးဆောင်ရမည့်အခြေအနေဆိုသည်မှာ

- ▶ ကုမ္ပဏီသည်ကုမ္ပဏီမှတာဝန်ယူရမည်ဆိုသည့်အကြောင်းပြချက်ဖြင့်အလုပ်ရပ်နားထားလျှင်ထိုအလုပ်ရပ်နား ထားသည့်ကာလအတွက် အလုပ်ရပ်နားမှုခံစားခွင့်ကိုပေးရပါမည်။
 - ▶ မလွန်ဆန်နိုင်သောအင်အားကြောင့်လုပ်ငန်းရပ်နားထားလျှင်ကုမ္ပဏီသည်လုပ်ငန်းရပ်နားထားခြင်းအတွက်ခံစား ခွင့်များကိုပေးချေရန်တာဝန်မရှိပေ။
- အောက်ဖော်ပြပါအချက် ၂ချက်တွင် ၂ချက်လုံးအသိအမှတ်ပြုခြင်းခံရလျှင်မလွန်ဆန်နိုင်သောအင်အားကြောင့်လုပ်ငန်း ရပ်နားခြင်းဖြစ်ပါသည်။

- (၁) အကြောင်းရင်းသည်လုပ်ငန်း၏ပြင်ပတွင်ဖြစ်ပေါ်သောမတော်တဆမှုဖြစ်ခြင်း၊
- (၂) လုပ်ငန်းရှင်သည်ပုံမှန်စီးပွားစီမံသူအဖြစ်အစွမ်းကုန်သတိထား၍ဆောင်ရွက်သော်လည်း မည်သို့မျှရှောင် ရှား၍မရသောမတော်တဆမှုဖြစ်ခြင်း ၊

(၁)နှင့်ကိုက်ညီသည်မှာ - ဥပမာ-အရေးပေါ်အခြေအနေအဖြစ်ကြေငြာချက်အပေါ် အခြေခံသည့်မေတ္တာရပ်ခံ တောင်းဆိုချက်စသည်တို့ကဲ့သို့လုပ်ငန်းပြင်ပတွင်ဖြစ်ပေါ်ခဲ့သောအခြေအနေကြောင့်လုပ်ငန်းစီမံလည်ပတ်မှု ကိုခက်ခဲစေသည့်အကြောင်းရင်းဖြစ်သည်။

(၂)တွင်ဖော်ပြချက်နှင့်ကိုက်ညီရန်အတွက်ကုမ္ပဏီသည်လုပ်ငန်းရပ်နားခြင်းကိုရှောင်ရှားရန်အတွက်အသေး စိတ်ကျသောကြိုးပမ်းမှုကိုအစွမ်းကုန်လုပ်ဆောင်ရပါမည်။ အသေးစိတ်ကျသောကြိုးပမ်းမှုကိုဆောင်ရွက်ခဲ့ သည်ဟုပြောနိုင်မလားဆိုသည်မှာ ဥပမာ-

- အိမ်တွင်နေ၍ အလုပ်လုပ်ခြင်းစသည်နည်းလမ်းများဖြင့်အလုပ်သမားများကို အလုပ်လုပ်စေခြင်းများပြုလုပ်နိုင် လျှင်ကြိုအရာနှင့်ပတ်သက်၍လုံလောက်စွာစဉ်းစားခြင်းကိုပြုလုပ်နေလျက်ရှိသလား။
- အလုပ်သမားများအားအခြားတွင်အလုပ်လုပ်ခိုင်းခြင်းများပြုလုပ်နိုင်သောလုပ်ငန်းများရှိလျှင်နှင့်လုပ်ငန်းကို ရပ်နားထားခြင်းပြုလုပ်နေသလား။

ဟူသောအခြေအနေအပေါ် သီးခြားစီဆုံးဖြတ်ခြင်းခံရပါမည်။
 ထို့ကြောင့်(ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှု) တခုတည်းကိုသာအကြောင်းပြချက်အား လုံးအလုပ်ရပ်နားခြင်းဆိုင်ရာခံစားခွင့်ပေးဆောင်ရမည့်တာဝန်သည်ပျောက်ကွယ်သွားသည့်အရာမဟုတ်ပေ။


လုပ်ငန်းရပ်နားခြင်းခံစားခွင့်ပမာဏ

- ပျမ်းမျှလုပ်အားခ (လုပ်ငန်းရပ်နားခဲ့သည့်နေ့မတိုင်မီ ၃ လအတွင်း၎င်းအလုပ်သမားအားပေးဆောင်ခဲ့သည့်လုပ်အားခစု စုပေါင်းပမာဏကို၎င်းကာလ၏ ရက်စုစုပေါင်ဖြင့်စားထားသည့်ပမာဏ *) ၏ ၁၀၀ ပုံ ၆၀ ပုံ နှင့်အထက်ရှိသောပမာဏ

* လုပ်ခသည်နှုန်းဖြင့်ပေးသည့်စနစ်နှင့်နေ့စားလုပ်အားခဖြင့်ပေးသည့်စနစ်၊ ပုတ်ပြတ်ဖြင့်ပေးသည့်စနစ်စသည်တို့ ဖြစ်လျှင်အခြေခံ အာမခံပမာဏကိုသတ်မှတ်ထားခြင်းရှိပါသည်။

i

• တဦးချင်းစီ၏အခြေအနေနှင့်ပတ်သက်၍ဆွေးနွေးမေးမြန်းလိုပါက အထူးအလုပ်သမားရေးရာဆွေးနွေးရေးကောင်တာ ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်၏သက်ရောက်ခြင်းကြောင့်ဖြစ်ပေါ်သောအလုပ်ပြုတ်ခြင်းအလုပ် ဆက်မခန့်ခြင်း၊ လုပ်ငန်းရပ်နားထားခြင်းအတွက်ခံစားခွင့်စသည်အလုပ်သမားဆိုင်ရာဆွေးနွေးခြင်းများကိုဆောင်ရွက် ပေးနေပါ သည်။



အလုပ်ခန့်ထားမှုအတွက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်ထောက်ပံ့ကြေး (အထူးစီမံဆောင်ရွက်ချက်)

အလုပ်ခန့်ထားမှုအတွက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်ထောက်ပံ့ကြေးသည်စီးပွားရေးအခြေအနေအပေါ်မူတည်ပြီး လုပ်ငန်းလျှော့ချရသည့်လုပ်ငန်းရှင်မှအလုပ်သမားများအားယာယီအလုပ်နားစေခြင်း၊သင်တန်းပေးခြင်း၊ချေးငွေပေးခြင်း၊အလုပ်သမားများဆက်လက်တာဝန်ထမ်းဆောင်စေရန်ကြံရွယ်ပြီးလုပ်ငန်းရှင်ထံမှလျှောက်ထားချက်အပေါ်မူတည်ကာလုပ်ငန်းရှင်မှအလုပ်သမားထံပေးချေသည့်အလုပ်မှာအနားပေးသည့်အတွက်ထောက်ပံ့ငွေအချို့တစ်ဝက်ကိုပံ့ပိုးပေးသည့်စနစ်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် အလုပ်ခန့်ထားမှုအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ထောက်ပံ့ကြေးကို ကျယ်ပြန့်စွာ ဖြန့်ဖြူးပေးလုပ်နည်းလုပ်ဟန်များကိုလွယ်ကူစေရန်ဆောင်ရွက်လျက်ရှိပါသည်။

လျှောက်ထားနိုင်သူ(လုပ်ငန်းရှင်)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏ရိုက်ခတ်မှုကိုခံရသည့်လုပ်ငန်းရှင်
 ※ ရောင်းရငွေစသည့်လုပ်ငန်းလည်ပတ်မှုအခြေအနေကိုညွှန်ပြသည့်အနီးကပ်ဆုံးကုန်ထုတ်လုပ်မှုအညွှန်းကိန်းသည် ရည်မှန်းနှိုင်းယှဉ်မှုလနှင့်တိုင်းတာသော် ၅ရာခိုင်နှုန်းအထက် ကျဆင်းနေခြင်း စသည်တို့လိုအပ်သည်။

အထူးစီမံဆောင်ရွက်ခြင်း


- ထောက်ပံ့ခြင်းဆိုင်ရာအချက်အလက်၊ လျှောက်ထားနိုင်သူများကိုကျယ်ပြန့်စွာတိုးချဲ့ဆောင်ရွက်ပါမည်။
- ※ ၁ ရက် ၄ လ ၂၀၂၀ ခုနှစ်မှ ၃၀ ရက် ၉ လ ၂၀၂၀ ခုနှစ်အထိလုပ်ငန်းရပ်နားထားခြင်းစသည်တို့အတွက်ဆောင်ရွက်ပါမည်။
- (၁) လုပ်ငန်းရပ်နားထားခြင်းအတွက်ထောက်ပံ့မည့်ရာခိုင်နှုန်းကိုတိုးမြှင့်ခြင်း(အသေးစားနှင့်အလတ်စားကုမ္ပဏီ ၄/၅၊ ကုမ္ပဏီကြီး ၂/၃)၊ အလုပ်ဖြတ်ခြင်းကိုမပြုလုပ်လျှင်ထောက်ပံ့မည့်ရာခိုင်နှုန်းကိုထပ်တိုး၍(အသေးစားနှင့်အလတ်စားကုမ္ပဏီ ၁၀/၁၀၊ ကုမ္ပဏီကြီး ၃/၄)
- ※ ခံစားခွင့်ရှိမည့်အလုပ်သမားဘဦးလျှင်တနေ့ ၁၅၀၀၀ ယ်းအထိ(၁ရက် ၃၀၂၀ ခုနှစ်လက်ရှိအချိန်)
- (၂) ပညာရေးလေးကျင့်မှုများကိုပြုလုပ်လျှင်ထပ်ပေါင်းပမာဏကိုတိုးမြှင့်ခြင်း(အသေးစားနှင့်အလတ်စားကုမ္ပဏီ ၂၄၀၀၀ ယ်း၊ ကုမ္ပဏီကြီး ၁၅၀၀၀ ယ်း)
- (၃) လက်တလောဘို့ ရထားသူစသည်အလုပ်သမားအာမခံဝင်ထားသူအနေဖြင့်ခန့်ထားခြင်းကာလအဆက်မပြတ်၆လမပြည့်လျှင်လည်းထောက်ပံ့ပေးရန်လျှောက်ထားနိုင်ပါသည်။
- (၄) တနှစ်လျှင်ရက် ၁၀၀ အထိထောက်ပံ့ပေးမည့်ထောက်ပံ့ကြေးအပြင်အခြားထောက်ပံ့ကြေးအဖြစ်အသုံးပြုနိုင်ပါသည်။
- (၅) အလုပ်အာမခံဝင်ထားသူမဟုတ်သည့်အလုပ်သမားများအလုပ်နားထားခြင်းအတွက်လည်းလျှောက်ထားနိုင်ပါသည်။

○ အသုံးပြုရန်လွယ်ကူမှု

- ※ (၆) အတွက် စီမံချက်တင်ပြရန်မလိုအပ်ခြင်းနှင့် (၇) အတွက် ၂၀၂၀ ခုနှစ်မေလ ၁၉ ရက်နေ့ နောက်ပိုင်း ထောက်ပံ့မှုလျှောက်ထားခြင်းကို အသုံးပြုနိုင်ခြင်း။
- (၆) လျှောက်လွှာကိုများစွာလွယ်ကူစေရန်ပြုလုပ်ထားပါသည်။
ပူးတွဲတင်ပြရန်များကိုဖယ်ရှားကာ အလုပ်နားခြင်းစသည့်စီမံချက်များတင်ပြရန်မလိုအပ်ပါ။
- (၇) ထောက်ပံ့ငွေပမာဏတွက်ချက်နည်းစသည့်လျှောက်ထားပုံအဆင့်ဆင့်ကိုပိုမိုလွယ်ကူစေရန်ပြောင်းလဲထားပါသည်။

i

- ထောက်ပံ့မှုအတွက်လိုအပ်သည့်အချက်အလက်အသေးစိတ်နှင့်လုပ်ငန်းစဉ်အသေးစိတ်ကိုကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ဟုမ်းပေ့ချ်တွင်ကြည့်ရှုပါရန်။
- လုပ်ငန်းနေရာကိုကြီးကြပ်သည့်အလုပ်သမားရေးရာဌာန တနည်းအားဖြင့် Hello Work တွင်လျှောက်လျှာများကို လက်ခံနေပါသည်။ (ကောင်တာသို့မဟုတ်စာတိုက်မှတစ်ဆင့်လျှောက်ထားရန်။)
- Call Center တွင်အလုပ်ခန့်ထားမှုအတွက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်ထောက်ပံ့ကြေးနှင့်ပတ်သက်သောစုံစမ်းမေးမြန်းခြင်းကိုကိုင်တွယ်ဆောင်ရွက်ပါမည်။
0120-60-3999 (လက်ခံချိန် 9:00~21:00 (စနေ၊တနင်္ဂနွေ၊နိုင်ငံတော်ရုံးပိတ်ရက်အပါအဝင်။))



ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါတုံ့ပြန်ရေးအလုပ်နားခြင်းအတွက် ထောက်ပံ့ငွေ

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ် ကူးစက်ရောဂါကြောင့် အလုပ်နားရသော အသေးစားနှင့်အလယ် အလတ်လုပ်ငန်းများရှိ အလုပ်သမားများအနက် အလုပ်နားခြင်းအတွက် ထောက်ပံ့ငွေ မရရှိနိုင်သည့် အလုပ်သမားများအတွက် ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ် ကူးစက်ရောဂါကြောင့် အလုပ်နားခြင်းအတွက်ထောက်ပံ့ငွေ ပေးအပ်သွားမည်။

ခံစားခွင့်ရှိသူ

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါနှင့်ကာကွယ်မှုအတွက် အလုပ်နားခဲ့ရသော အသေးစားနှင့်အလယ်အလတ်လုပ်ငန်းများမှ အလုပ်သမားများအနက် အလုပ်နားနေသည့် ကာလအတွင်း ချေးငွေ(အလုပ်နားခြင်းအတွက်ထောက်ပံ့ငွေ)မခံစားရသည့် အလုပ်သမား (※)

※ အာမခံမရှိလျှင်လဲခံစားခွင့်ရမည်။

ထောက်ပံ့ငွေ

အလုပ်မနားမီချေးငွေ၏80% (လစဉ်အများဆုံးယန်း၃သိန်း၃သောင်း)

※ အလုပ်နားသည့်နှုန်းအပေါ် မူတည်ပြီးထောက်ပံ့မည်။

- i ● လိုအပ်သည့်အချက်အလက်အသေးစိတ်နှင့်လုပ်နည်းလုပ်ဟန်များအတွက်အလုပ်သမားဝန်ကြီးဌာန၏ Home Page တွင်လေ့လာပါ။
- Call Center တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် အလုပ်နားခြင်းအတွက်ထောက်ပံ့ငွေနှင့်ပတ်သတ်ပြီးမေးမြန်းနိုင်ပါသည်။
0120-221-276
(ရုံးဖွင့်ချိန် တနင်္လာ~သောကြာ 8:30~20:00 / စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက် 8:30~17:15)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါဆိုင်ရာ မိခင်နှင့်ကလေးကျန်းမာရေး ဆောင်ရွက်မှုအရ အလုပ်နားခြင်းအတွက်ထောက်ပံ့ငွေ

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါဆိုင်ရာ မိခင်နှင့်ကလေးကျန်းမာရေး ဆောင်ရွက်မှုအနေဖြင့် အလုပ်နားရန်လိုအပ်သည့် ကိုယ်ဝန်ဆောင်အလုပ်သမားများ စိတ်အေးချမ်းစွာ နားရက်ယူ မီးဖွားပြီး နောက်ပိုင်းတွင်လည်း ဆက်လက်တာဝန်ထမ်းဆောင် နိုင်သော လုပ်ငန်းခွင်ဖြစ်စေရန် အမျိုးသမီးဝန်ထမ်းများအတွက် လစာဖြင့်ခွင့်ရက်ပေးသည့် စနစ်ထားရှိသည့် လုပ်ငန်းရှင်ကို ထောက်ပံ့သွားမည်ဖြစ်သည်။

ခံစားခွင့်ရှိသူ (လုပ်ငန်းရှင်)

- ① ~ ③ ရှိအချက်အလက်များနှင့်ကိုက်ညီသောလုပ်ငန်းရှင်။
- ၂၀၂၀ ခုနှစ်မေလ၇ရက်နေ့မှ စက်တင်ဘာလ၃၀ရက်နေ့အတွင်း
 - ① ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါဆိုင်ရာ မိခင်နှင့်ကလေး ကျန်းမာရေး ဆောင်ရွက်မှုအတွက်ဆရာဝန် သို့မဟုတ် မီးဖွားဆရာဝန်၏ လမ်းညွှန်မှုအရအလုပ်နားရန်လိုအပ်သော ကိုယ်ဝန်ဆောင်အလုပ်သမား လစာရှိခွင့်ခံစားနိုင်သည့်နားရက်စနစ် (နှစ်စဉ်လစာရှိခွင့်ရက်များကိုဖယ်ကာ ထိုချေးငွေနှင့်ကိုက်ညီသည့်ပမာဏ၏ ၆၀ရာခိုင်နှုန်းအထက် ထောက်ပံ့ချိန်တွင်သာ) ကိုထားရှိပြီး
 - ② သက်ဆိုင်ရာလစာရှိခွင့်ရက်ခံစားနိုင်သည့်စနစ်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ် ကူးစက်ရောဂါဆိုင်ရာ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ချက်များနှင့်အညီ အလုပ်သမားထံ အကြောင်းကြားသော လုပ်ငန်းရှင်
- ၂၀၂၀ ခုနှစ်မေလ၇ရက်နေ့မှ ၂၀၂၁ ခုနှစ်ဇန်နဝါရီလ၃၁ရက်နေ့အတွင်း
 - ③ သက်ဆိုင်ရာခွင့်ရက်ကိုတွက်ချက်ကာရှရက်အထက်ယူစေသည့်လုပ်ငန်းရှင်



ထောက်ပံ့ငွေ

အလုပ်သမားတစ်ဦးလျှင်
 လုပ်သက်ခွင့်စုစုပေါင်းရှရက်အထက်ရက် ၂၀ အောက် : ယန်း ၂ သိန်း၅ သောင်း
 နောက်ပိုင်းရက် ၂၀ ပြည့်တိုင်းယန်း ၁ သိန်း၅ သောင်း (အများဆုံး : ယန်း ၁၀ သိန်း) က
 ※ လုပ်ငန်းခွင်အများဆုံးလူဦးရေ : ၂၀ ဦး

လျှောက်ထားရန်ကာလ

၂၀၂၁ ခုနှစ်ဇွန်လ၁၅ရက်နေ့မှ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၂၈ အထိ
 ※ အလုပ်အာမခံရှိသူနှင့်မရှိသူဟူ၍ အမျိုးအစား ၂ မျိုးရှိပါသည်။
 ※ အလုပ်နေရာတစ်ခုချင်းစီအတွက်လျှောက်ထားမှုဖြစ်ပါသည်။

- လိုအပ်သည့်အချက်အလက်အသေးစိတ်နှင့်လုပ်နည်းလုပ်ဟန်များအတွက် အလုပ်သမားဝန်ကြီးဌာန၏ Home Page တွင်လေ့လာပါ။
- အသေးစိတ်ဆွေးနွေးမှုမေးမြန်းမှုများအတွက် နီးစပ်ရာအလုပ်သမားရေးရာဌာနအလုပ်ခန့်ထားမှုအခြေအနေ၊ ခွဲဝေမှုဌာန ရုံးဖွင့်ချိန်: 8:30 ~ 17:15 (စနေ၊ တနင်္ဂနွေနှင့် နှစ်သစ်ကူးရုံးပိတ်ရက် များမပါ)

ပြိုင်တူထောက်ပံ့ငွေ
(ပြုစုစောင့်ရှောက်မှုအတွက်အလုပ်ထွက်ခြင်းကာကွယ်ရေးအထောက်အကူပြုလုပ်ငန်း)
(ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါဆောင်ရွက်မှုအထူးအစီအစဉ်)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါတုံ့ပြန်မှုအနေဖြင့် မိသားစုကိုပြုစုရန်လိုအပ်သော အလုပ်သမားသည် ကလေးထိန်း၊ သူနာပြုခွင့်ရက်ဥပဒေရှိခွင့်ရက်နှင့်မသက်ဆိုင်ပဲ အထူးလစာ ရှိခွင့်ရက် ခံစားခွင့်ပေးကာ ပြုစုစောင့်ရှောက်ခွင့်ပေးသည့် စနစ်ရှိသောအသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များကို ထောက်ပံ့သွားမည်။

ခံစားခွင့်ရှိသူ (အလုပ်ရှင်)

- ① ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါအတွက်အသုံးပြုနိုင်သော သူနာပြုအတွက် လစာရှိခွင့်ရက်စနစ် (※) ထားရှိကာထိုစနစ်အပါအဝင်အလုပ်နှင့်ပြုစုစောင့်ရှောက်မှုပြိုင်တူတည်ရှိမှုစနစ်ကိုလုပ်ငန်းအတွင်း ကြေညာရန်။
- ※ သတ်မှတ်လုပ်ရက်၏ရက် ၂၀အထက်ခံစားခွင့်ရှိသောစနစ်
- ※ ပြဌာန်းထားသောသူနာပြုလုပ်ငန်း၊ သူနာပြုခွင့်ရက်၊ လုပ်သက်ခွင့်ရက်နှင့်အခြားခွင့်ရက်စနစ်ဖြစ်ရန်လိုအပ်သည်။
- ② ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်မိသားစုအားပြုစုစောင့်ရှောက်ရန်အလုပ်နားရသည့် အလုပ်သမားအား ①ခွင့်ရက်ကိုစုစုပေါင်း၅ရက်အထက်ခံစားစေရပါမည်။

ထောက်ပံ့ငွေ

ရက်	ပမာဏ
စုစုပေါင်း၅ရက်အထက်၁၀ရက်အောက်	ယန်း၂သိန်း
စုစုပေါင်း၁၀ရက်အထက်	ယန်း၃၅သိန်း

ခံစားခွင့်ရှိသည့်အလုပ်သမား

အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်တစ်ဦးလျှင် ၅ဦးအထိလျှောက်ထားနိုင်သည်။

- ① ကသူနာပြုဝန်ဆောင်မှုလိုအပ်သောမိသားစုပုံမှန်အသုံးပြုနေသည့်သို့မဟုတ်အသုံးပြုရန်ရည်ရွယ်ထားသောသူနာပြုဝန်ဆောင်မှုသည် ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် ရယူမည့်ခွင့်ရက်များကြောင့် အသုံးမပြုနိုင်ခြင်း။
- ② ကမိသားစုပုံမှန်အသုံးပြုနေသောသို့မဟုတ်အသုံးပြုရန်ရည်ရွယ်ထားသောသူနာပြုဝန်ဆောင်မှုနှင့် ပတ်သတ်ပြီးကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် အသုံးပြုခြင်းကိုရပ်ဆိုင်းလိုက်ခြင်း။
- ③ ကမိသားစုကိုပုံမှန်ပြုစုနေသူသည် ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့် မိသားစုအား မပြုစုနိုင်ခြင်း။

သက်ဆိုင်ရာကာလ

၂၀၂၀ခုနှစ်ဧပြီလ၁ရက် ~ ၂၀၂၁ခုနှစ်မတ်လ၃၁ရက်အတွင်းရှိခွင့်ရက်

လျှောက်ထားရန်ကာလ

ထောက်ပံ့မှုအတွက်လိုအပ်ချက်များပြည့်စုံသည့်နောက်ရက်မှ ၂လအတွင်း
 * ၂၀၂၀ခုနှစ်ဇွန်လ၁၅ရက်နေ့မှစပြီးလက်ခံသွားမည်။
 (သတိ ၂၀၂၀ခုနှစ်ဇွန်လ၁၅ရက်နေ့ထက်စော၍လျှောက်ထားနိုင်လျှင်ဩဂုတ်လ၁၅ရက်နေ့နောက်ဆုံးဖြစ်မည်။)

- အချက်အလက်အသေးစိတ်နှင့်လုပ်နည်းလုပ်ဟန်များအတွက် အလုပ်သမားဝန်ကြီးဌာန၏ Home Page တွင်လေ့လာပါ။
- မေးမြန်းမှုများနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာ အလုပ်သမားရေးရာဌာနအလုပ်ခန့်ထားမှုအခြေအနေ၊ခွဲဝေမှုဌာန ရုံးဖွင့်ချိန် : 8 : 30 ~ 17 : 15 (စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက် များမပါ)

Corona Virus
ပြုစုစောင့်ရှောက်ရေး
ထောက်ပံ့မှု ြဦး၂ဖက်ပံ့ပိုးငွေ

ရှာဖွေရန်

ဝန်ထမ်းလုပ်ငန်းခွင်လက်တွေ့သင်တန်း (အလုပ်ထွက်သူများအတွက်လက်တွေ့သင်တန်း)

အလုပ်အာမခံနှင့်တကွ လုပ်ငန်းခွင်လက်တွေ့သင်တန်းများကို အခမဲ့ (စာရွက်စာတမ်းကြေး၊ ဖတ်စာအုပ်ကြေးများအတွက်သာ ပေးချေရန်) ရယူနိုင်သည်။

ခံစားခွင့်ရှိသူ : အလုပ်ရှာနေသူဖြစ်ပြီးအခြေခံအားဖြင့်အောက်ပါအချက်ရှုချက်နှင့်ကိုက်ညီရမည်။

- ① Hello Work တွင်အလုပ်လျှောက်လွှာတင်ထားခြင်း။
- ② အလုပ်လုပ်ကိုင်နေဆဲ (တပတ်နာရီပုံအထက်) မဟုတ်ခြင်း။
- ③ အလုပ်အာမခံလျော်ကြေးငွေရယူခံစားနေခြင်းမရှိခြင်း။
- ④ အလုပ်လုပ်ရန်စိတ်ပါဝင်စားပြီးထိုစွမ်းရည်ရှိသူ။
- ⑤ လုပ်ငန်းခွင်သင်တန်းစသည့်ထောက်ပံ့မှုလိုအပ်သည်ဟု Hello Work မှ သတ်မှတ်ခြင်း။


သင်တန်း

- ① အလုပ်ဝင်ရန်လိုအပ်သောစွမ်းရည်နှင့်ဗဟုသုတများကိုသင်ယူနိုင်မည့်သင်တန်းဖြစ်သည်။
- ② သင်တန်းကာလမှအကြမ်းဖျင်း၃လမှ ၂နှစ်အထိဖြစ်သည်။
- ③ သင်တန်းကြေးအခမဲ့(ဖတ်စာအုပ်ဖိုးအနေဖြင့်ယန်း၁သောင်း ၂သောင်းခန့်သာလိုအပ်သည်။)
- ④ နိုင်ငံ့စီရင်စုနယ်မြေ၊ သင်တန်းအဖွဲ့အစည်း စသည်တို့မှ (စီရင်စုနယ်မြေမှ တာဝန် ပေးအပ်ခြင်း) မှ သင်တန်းပေးမည်။

သင်တန်းပိုချုပ် . . . ဦးစွာ Hello Work သို့လာခဲ့ပါ။

ပြည်သူ့လုပ်ငန်းခွင်လက်တွေ့သင်တန်း(အလုပ်ထွက်သူများအတွက်လက်တွေ့သင်တန်း)နှင့်အလုပ်ရှာနေသူများအတွက်အထောက်အကူပြုသင်တန်းတက်ရောက်ရန် Hello Work တွင်လျှောက်ထားပြီးနောက်သင်တန်းပိုချုပ်အဖွဲ့အစည်းများ၏လူတွေ့ မေးမြန်းခြင်းအောင်မြင်ပြီး Hello Work မှ သင်တန်းနှင့်ကိုက်ညီမှုရှိကြောင်းထောက်ခံမှုရယူရန်လိုအပ်ပါသည်။ သို့သော်ထိုထောက်ခံမှုသည် Hello Work တွင်ဆွေးနွေးပြီး

- ① အလုပ်အတွက်သင်တန်းတက်ရန်လိုအပ်ကြောင်းနှင့်
- ② သင်တန်းတက်ရန်လိုအပ်သောစွမ်းရည်ရှိပြီးဟု Hello Work မှ သတ်မှတ်သူများကိုသာ သင်တန်းပေးမည်။



..... Hello Work တွင်လျှောက်ထားခြင်း
 သင်တန်းပေးမည့်အဖွဲ့အစည်းတွင်လျှောက်ထားခြင်း

i

- အသေးစိတ်ကို အလုပ်သမားဝန်ကြီးဌာန၏ Home Page တွင်လေ့လာပါ။
- နေထိုင်ရာဒေသတွင်ပိုချုပ်ရရှိသောသင်တန်းနှင့်ပတ်သတ်ပြီး Hello Work Internet Service ဖြင့်ရှာဖွေနိုင်ပါသည်။
- သင်တန်းနှင့်ပတ်သတ်ပြီးမေးမြန်းလိုပါကနီးစပ်ရာ Hello Work ထံသွားရောက်နိုင်ပါသည်။

အလုပ်ရှာနေသူများအတွက်အထောက်အကူပြုသင်တန်း

အလုပ်အာမခံမရှိသည့်သူများအနေဖြင့်ဖတ်စာအုပ်ကြေးနှင့်အခြားအမှုန်အကန်အသုံးစရိတ်များသာ ကျခံပြီးသင်တန်းအခမဲ့တက်ရောက်ကာသတ်မှတ်ချက်များနှင့်ကိုက်ညီပါကသင်တန်းစရိတ် လစဉ်ယန်းသိန်းလက်ခံရယူနိုင်ပါသည်။

ခံစားခွင့်ရှိသူ : အလုပ်ရှာနေသူဖြစ်ပြီးအခြေခံအားဖြင့်အောက်ပါအချက်ရှုချက်နှင့်ကိုက်ညီရမည်။

- ① Hello Work တွင်အလုပ်လျှောက်လွှာတင်ထားခြင်း။
 - ② အလုပ်လုပ်ကိုင်နေဆဲ (တပတ်နာရီ၂၀အထက်) မဟုတ်ခြင်း။
 - ③ အလုပ်အာမခံလျှော်ကြေးငွေရယူခံစားနေခြင်းမရှိခြင်း။
 - ④ အလုပ်လုပ်ရန်စိတ်ပါဝင်စားပြီးထိုစွမ်းရည်ရှိသူ။
 - ⑤ လုပ်ငန်းခွင်သင်တန်းစသည့်ထောက်ပံ့မှုလိုအပ်သည်ဟု Hello Work မှ သတ်မှတ်ခြင်း။
- ※ ထောက်ပံ့ငွေရယူရန်အောက်ပါတောက်ပံ့ငွေပေးအပ်သည့်အချက်အလက်နှင့်လိုအပ်ချက်များနှင့် ကိုက်ညီရန်လိုအပ်သည်။

သင်တန်းအသေးစိတ်

- ① ကနဦးအလုပ်ဝင်ရန်သင်တန်းဖြစ်သည်။
- ② သင်တန်းကာလမှာ ၂လမှ၆လ အထိဖြစ်သည်။
- ③ သင်တန်းကြေးအခမဲ့(ဖတ်စာအုပ်ဖိုးအနေဖြင့်ယန်း၁သောင်း ၂သောင်းခန့်သာလိုအပ်သည်။)
- ④ နိုင်ငံမှသတ်မှတ်ထားသော သင်တန်းအဖွဲ့အစည်းမှသင်တန်းပေးမည်။
- ⑤ သင်တန်း ၂မျိုးရှိသည်။
 - [အခြေခံသင်တန်း] : အလုပ်ဝင်မည့်သူအနေဖြင့်သိထားရမည့်စွမ်းရည်နှင့်အချိန်တိုအတို သင်ယူနိုင်မည့်စွမ်းရည်များကိုလေ့လာနိုင်မည်။
 - [လက်တွေ့သင်တန်း] : လုပ်ကိုင်လိုသည့်အလုပ်အမျိုးအစားအတွက်လက်တွေ့ကျကျ အသုံးဝင်မည့်စွမ်းရည်များကိုသင်ကြားနိုင်မည်။

သင်တန်းပို့ချပုံ : စာမျက်နှာ၂၇ကိုကြည့်ပါ။
(ပြည်သူ့လုပ်ငန်းခွင်လက်တွေ့သင်တန်းနှင့်တူသည်။)

ထောက်ပံ့ငွေနှင့်လိုအပ်ချက်


- [ထောက်ပံ့ငွေပမာဏ]
- လုပ်ငန်းခွင်လက်တွေ့သင်တန်းထောက်ပံ့ငွေ : လစဉ် ယန်း၁သိန်း
 - နေ့စဉ်ထောက်ပံ့ငွေ : သင်တန်းအကွာအဝေးအလိုက်သတ်မှတ်ပမာဏ (ကန်သတ်ပမာဏ)
 - တည်းခိုစရိတ် : လစဉ် ယန်း၁သောင်း၇ရာ
- ※ နေ့စဉ်ထောက်ပံ့ငွေနှင့်တည်းခိုစရိတ်အသေးစိတ်အတွက် Hello Work ထံစုံစမ်းပါ။

[အဓိကထောက်ပံ့မှုအတွက်လိုအပ်ချက်] (အောက်ပါတို့နှင့်ကိုက်ညီသူ)

- တစ်လ လစဉ်ဝင်ငွေ ယန်း ၈သောင်းအောက်
- အိမ်ထောင်စု စုစုပေါင်းဝင်ငွေ လစဉ် ယန်း ၂သိန်း၅၅သောင်းအောက်
- အိမ်ထောင်စု စုစုပေါင်း ပိုင်ဆိုင်မှု ယန်းသိန်း၃၀အောက်

i

- အချက်အလက်အသေးစိတ်နှင့်လုပ်နည်းလုပ်ဟန်များအတွက် အလုပ်သမားဝန်ကြီးဌာန၏ Home Page တွင်လေ့လာပါ။
- နေထိုင်ရာဒေသတွင်ပို့ချလျှက်ရှိသောသင်တန်းနှင့်ပတ်သတ်ပြီး Hello Work Internet Service ဖြင့် ရှာဖွေနိုင်ပါသည်။
- သင်တန်းနှင့်ပတ်သတ်ပြီးမေးမြန်းလိုပါကနီးစပ်ရာ Hello Work ထံသွားရောက်နိုင်ပါသည်။



မူလတန်းကျောင်းပိတ်မှုစသည်တို့ အတွက်ထောက်ပံ့ကြေး (အလုပ်သမားများကိုခန့်ထားသည့်လုပ်ငန်းရှင်များအတွက်)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်မူလတန်းကျောင်းစသည်တို့ ပုံမှန်မဟုတ်သည့်ကျောင်းပိတ်ခြင်းကြောင့်ထိုကျောင်းများတွင်တက်ရောက်နေသောကလေးများ၏အုပ်ထိန်းသူများမှအလုပ်နားထားခြင်းကြောင့်ဖြစ်ပေါ်သောဝင်ငွေလျော့နည်းလာမှုအပေါ် ကိုင်တွယ်ဆောင်ရွက်ရန်အတွက်အမြဲခန့် အချိန်ပိုင်းခန့် မခွဲခြားဘဲလစာနှင့်ခွင့်(အလုပ်သမားစံဥပဒေတွင်ပြဌာန်းထားသောနှစ်စဉ်ရရှိသောလစာနှင့်ခွင့်မပါ)ကိုပေးလိုက်သောကုမ္ပဏီများအားထောက်ပံ့ပေးပါမည်။

■ လျှောက်ထားနိုင်သူ(လုပ်ငန်းရှင်)

(၁) သို့မဟုတ် (၂) တွင်ဖော်ပြထားသောကလေးများကိုအုပ်ထိန်းသူအဖြစ်စောင့်ရှောက်ရန်လိုအပ်လာသည့်အလုပ်သမားများအတွက်အလုပ်သမားစံဥပဒေတွင်ပြဌာန်းထားသောတနှစ်တွင်ခံစားခွင့်ရှိသည့်လစာနှင့်ခွင့်အပြင်အခြားလစာနှင့်ခွင့်(လစာအားလုံးပေးခြင်း)ကိုပေးသည့်လုပ်ငန်းရှင်။

(၁) ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါနှင့်ပတ်သက်၍ဆောင်ရွက်ချက်အဖြစ်လမ်းညွှန်စသည်တို့ အပေါ် မူတည်၍ပုံမှန်မဟုတ်သည့်ကျောင်းပိတ်ခြင်းကိုပြုလုပ်လိုက်သောမူလတန်းကျောင်းစသည်တို့ တွင်တက်ရောက်နေသည့်ကလေးများ

※ မူလတန်းကျောင်းစသည် - မူလတန်းကျောင်း၊မသင်မနေရပညာရေးပို့ချသည့်ကျောင်းအတန်းငယ်ပိုင်း၊ကျောင်းအမျိုးမျိုး(မူကြိုကျောင်းသို့မဟုတ်မူလတန်းကျောင်းအဆင့်နှင့်တူသောအတန်းများကိုပြုလုပ်ထားသောကျောင်းများသာ)၊အထူးထောက်ပံ့ရေးကျောင်း(ဌာနများအားလုံး)၊ကျောင်းဆင်းပြီးနောက်ကလေးများကလပ်၊ ကျောင်းဆင်းပြီးနောက် Day Service မူကြိုကျောင်း၊နေ့ကလေးထိန်းကျောင်း၊လိုင်စင်ရကလေးစောင့်ရှောက်အဖွဲ့ အစည်း၊ လိုင်စင်မရှိသောကလေးစောင့်ရှောက်အဖွဲ့ အစည်း၊နေအိမ်ကဲ့သို့ သောကလေးထိန်းလုပ်ငန်းစသည်၊ကလေးများကိုယာယီလက်ခံခြင်းကိုပြုလုပ်နေသည့်လုပ်ငန်း၊မသန်စွမ်းကလေးများအတွက်နေ့ကလေးထိန်းကျောင်းစသည်။

(၂) ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကူးစက်ခြင်းခံရသည့်ကလေးများ၊မူလတန်းကျောင်းကိုခွင့်ယူရန်လိုအပ်သည့်ကလေးများ။

■ ပေးဆောင်မည့်ငွေပမာဏ

လစာနှင့်ခွင့်ကိုယူခဲ့သည့်လျှောက်ထားခွင့်ရှိသူအလုပ်သမားအားပေးဆောင်ခွဲသည့်လုပ်ခနှင့်တူညီသောပမာဏ x ၁၀/၁၀

※ ထောက်ပံ့ပေးမည့်အများဆုံးပမာဏသည် ၁ရက်လျှင် ၈၃၃၀ ယန်း၊ (၂၀၂၀ ခုနှစ်ဧပြီလ၁ရက်နေ့ကုန်ပိုင်းလက်ခံရယူခဲ့သည့်အလုပ်နားခြင်းအတွက်ထောက်ပံ့ငွေ ယန်း ၁၅၀၀၀)

■ ဆောင်ရွက်ရမည့်နေ့


၂၇ ရက် ၂၀၂၀ ခုနှစ် ~ ၃၀ ရက် ၆ လ အကြားတွင်ယူခဲ့သည့်လစာနှင့်ခွင့်
 ※ နွေဦးရာသီနှင့်နွေရာသီအားလပ်ရက်များ၊ကျောင်းပြန်ဖွင့်ရန်အစီအစဉ်မရှိသည့်ရက်များမပါပါ။

■ လျှောက်ထားရမည့်ကာလ

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ

i ● ထောက်ပံ့မှုအတွက်လိုအပ်သည့်အချက်အလက်အသေးစိတ်နှင့်လုပ်ငန်းစဉ်အသေးစိတ်ကို ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ဟုမ်းပေ့ချ်တွင်ကြည့်ရှုပါရန်။

● မေးမြန်းစုံစမ်းရန်နှင့်ပတ်သက်၍ ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်အလုပ်နားမှုထောက်ပံ့ကြေး ရှာဖွေ ကျောင်းများပိတ်ထားခြင်းအတွက်ထောက်ပံ့ကြေး၊ အလုပ်ခန့်ထားခြင်းဆိုင်ရာညှိနှိုင်းမှုထောက်ပံ့ကြေး Call center ၀၁၂၀-၆၀-၃၉၉၉ လက်ခံကာလ- ၉:၀၀ ~ ၂၁:၀၀ (စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ပါဝင်သည်)။



မူလတန်းကျောင်းပိတ်မှုစသည်တို့အတွက်ဆောင်ရွက်သည့်ထောက်ပံ့ကြေး (အလုပ်အပ်ခြင်းကို လက်ခံ၍ကိုယ်ပိုင်လုပ်ငန်းကိုလုပ်ကိုင်နေသူများအတွက်)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့်မူလတန်းကျောင်းများစသည်တို့ကိုပုံမှန်မဟုတ်သည့် ကျောင်းပိတ်ခြင်းကိုပြုလုပ်လိုက်လျှင်ကလေးများကိုကြည့်ရှုစောင့်ရှောက်ရန်လိုအပ်သည့်အတွက်စာချုပ်ချုပ်ဆို၍လက်ခံထားသော အလုပ်များမလုပ်နိုင်တော့သည့်ကိုယ်ပိုင်လုပ်ငန်းကိုလုပ်နေသည့်အုပ်ထိန်းသူများသို့ထောက်ပံ့ကြေးကိုထောက်ပံ့ပေးပါမည်။

လျှောက်ထားသူ(အလုပ်အပ်မှုကိုလက်ခံ၍ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူ)

(၁) သို့မဟုတ် (၂) တွင်ဖော်ပြထားသောကလေးများကိုကြည့်ရှုစောင့်ရှောက်ရန်လိုအပ်သည့်အုပ်ထိန်းသူဖြစ်၍ အတိုင်းအတာတစ်ခုထိသတ်မှတ်ထားသည့်အချက်အလက်နှင့်ပြည့်စုံသူ

(၁) ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါနှင့်ပတ်သက်သည့်ဆောင်ရွက်ချက်အဖြစ်လမ်းညွှန်ချက် စသည်တို့ကိုအခြေခံ၍ပုံမှန်မဟုတ်သည့်ကျောင်းပိတ်ခြင်းကိုပြုလုပ်လိုက်သောကျောင်း(※)တွင်တက်ရောက်နေသည့်ကလေး

※ မူလတန်းကျောင်းစသည် - မူလတန်းကျောင်း၊မသင်မနေရပညာရေးပို့ချသည့်ကျောင်းအတန်းငယ်ပိုင်း၊ကျောင်းအမျိုးမျိုး(မူကြိုကျောင်းသို့မဟုတ်မူလတန်းကျောင်းအဆင့်နှင့်တူသောအတန်းများကိုပြုလုပ်ထားသောကျောင်းများသာ)၊အထူးထောက်ပံ့ရေးကျောင်း(ဌာနများအားလုံး)၊ကျောင်းဆင်းပြီးနောက်ကလေးများကလပ်၊ကျောင်းဆင်းပြီးနောက် Day Service၊မူကြိုကျောင်း၊နေ့ကလေးထိန်းကျောင်း၊လိုင်စင်ရကလေးစောင့်ရှောက်အဖွဲ့အစည်း၊လိုင်စင်မရှိသောကလေးစောင့်ရှောက်ရေးအဖွဲ့အစည်း၊နေအိမ်ကဲ့သို့သောကလေးထိန်းလုပ်ငန်းစသည်၊ကလေးများကိုယာယီလက်ခံခြင်းကိုပြုလုပ်နေသည့်လုပ်ငန်း၊မသန်စွမ်းကလေးများအတွက်နေ့ကလေးထိန်းကျောင်းစသည်။

(၂) ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ရောဂါကူးစက်ခံရသည့်ကလေးများ၊ မူလတန်းကျောင်းများစသည်တို့ကိုခွင့်ယူရန်လိုအပ်သည့်ကလေး။

သတ်မှတ်ထားသည့်အချက်အလက်

- ကိုယ်ပိုင်လုပ်ငန်းလုပ်မည့်အစီအစဉ်ရှိခဲ့လျှင်၊
- အလုပ်အပ်နှင်းသည့်သဘောတူစာချုပ်စသည်တို့ကိုအခြေခံသည့်လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လုပ်ငွေကိုလက်ခံထားပြီးအလုပ်အပ်သူထံမှလုပ်ငန်းအချက်အလက်၊လုပ်ငန်းလုပ်ဆောင်မည့်နေရာ၊ နေ့ရက်၊အချိန်စသည်တို့နှင့်ပတ်သက်၍အတိုင်းအတာတစ်ခုထိသတ်မှတ်ချက်များကိုလက်ခံထားလျှင်၊

ပေးဆောင်မည့်ငွေပမာဏ

အလုပ်မလုပ်နိုင်ခဲ့သောနေ့ရက်နှင့်ပတ်သက်၍ ၁ရက်လျှင် ၄၁၀၀ ယန်း(ပုံသေသတ်မှတ်ပမာဏ)
※ ၂၀၂၀ခုနှစ်ဧပြီလ၁ရက်နေ့နေ့ဓာကျပ်ငွေအတုကျတာ ၂၀၂၀ ယန်း 7,500 (ပုံသေ)

ဆောင်ရွက်ရမည့်နေ့


၂၇ ရက် ၂၀၂၀ ခုနှစ် ~ ၃၀ ရက် ၆လ
ဆောင်းကူးနေ့ကျောင်းပိတ်ရက်စသည်ကျောင်းပြန်ဖွင့်မည်အစီအစဉ်မရှိသည့်နေ့ရက်စသည်တို့ကို နုတ်ပါမည်။

လျှောက်ထားရမည့်ကာလ

၃၀ ရက် ၉လ ၂၀၂၀ခုနှစ်ရက်နေ့အထိ

i

- ထောက်ပံ့မှုအတွက်လိုအပ်သည့်အချက်အလက်အသေးစိတ်နှင့်လုပ်ငန်းစဉ်အသေးစိတ်ကိုကျန်းမာရေး၊အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ဟုမ်းပေ့ချ်တွင်ကြည့်ရှုပါရန်။
- မေးမြန်းစုံစမ်းရန်နှင့်ပတ်သက်၍ ကျောင်းများပိတ်ထားခြင်းအတွက်ထောက်ပံ့ကြေး၊ အလုပ်ခန့်ထားခြင်းဆိုင်ညှိနှိုင်းမှု ထောက်ပံ့ကြေး Call center ၀၁၂၀-၆၀-၃၉၉၉ လက်ခံကာလ - ၉:၀၀ ~ ၂၁:၀၀ (စနေ၊တနင်္ဂနွေ၊နိုင်ငံတော်ရုံးပိတ်ရက်အပါအဝင်။)



ကုမ္ပဏီမှဝန်ဆောင်မှုပေးသည့်ကလေးထိန်းများအသုံးပြုသူများအတွက် ထောက်ပံ့မှုလုပ်ငန်း(အထူးစီမံဆောင်ရွက်ချက်- ကုမ္ပဏီတွင်အလုပ်လုပ်သူများအတွက်)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်မူလတန်းကျောင်းစသည်တို့ကိုပုံမှန်မဟုတ်သည့်ကျောင်းပိတ်ခြင်းကိုပြုလုပ်လိုက်လျှင်ကုမ္ပဏီတွင်အလုပ်လုပ်နေသောအုပ်ထိန်းသူသည်အလုပ်မှခွင့်ယူရခြင်း၊ကျောင်းချိန်ပြီးဆုံးပြီးနောက်ကလေးများကလပ်စသည်တို့ကိုအသုံးပြု၍မရခြင်းကြောင့်ကလေးထိန်းကိုအသုံးပြုခဲ့လျှင်ထိုကုန်ကျစရိတ်ကိုထောက်ပံ့ပေးသည့်အရာဖြစ်သည်။

■ လျှောက်ထားနိုင်သူ

အောက်တွင်ဖော်ပြထားသော(၁) ~ (၃)နှင့်ကိုက်ညီသူများအနေဖြင့်အထူးစီမံဆောင်ရွက်မှုထောက်ပံ့ကြေးကိုလျှောက်ထားနိုင်သူဖြစ်ပါသည်။

- (၁) ပုဂ္ဂလိကကုမ္ပဏီစသည်တို့တွင်အလုပ်လုပ်နေခြင်း ၊
- (၂) အိမ်ထောင်ဘက်သည်အလုပ်လုပ်နေခြင်း၊မိဘတဦးတည်းအိမ်ထောင်ဖြစ်သောကြောင့်ကလေးထိန်းကိုအသုံးပြုလျှင်အလုပ်ဆက်မလုပ်နိုင်ခြင်း ၊
- (၃) ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်ကလေးများတက်နေသည့်မူလတန်းနှင့်မူကြိုကျောင်းများပိတ်နေခြင်း ၊


■ အထူးစီမံဆောင်ရွက်သည့်အချက်အလက်

မူလတန်းကျောင်းနှင့်မူကြိုကျောင်းစသည့်ကျောင်းများအရေးပေါ်ကျောင်းပိတ်လျှင်အသုံးပြုနိုင်သောလျော့စျေးလက်မှတ်(၂၂၀၀ယန်း/စောင်)ကိုထောက်ပံ့ပါမည်။

<ပုံမှန်အချိန်> <အထူးစီမံဆောင်ရွက်ချက်>

- ၁ရက်အတွက်အများဆုံးအရေအတွက် ၁စောင်/ယောက် ⇒ ၅စောင်/ယောက်
- ၁လအတွက်အများဆုံးအရေအတွက် ၂၄စောင်/အိမ်ထောင်စု ⇒ ၁၂၀စောင်/အိမ်ထောင်စု
- ၁နှစ်လအတွက်အများဆုံးအရေအတွက် ၂၈၀စောင်/အိမ်ထောင်စု ⇒ အကန့်အသတ်မရှိ

■ လျှောက်ထားရန်လုပ်ငန်းစဉ်



ကုမ္ပဏီမှဝန်ဆောင်မှုပေးသည့်ကလေးထိန်းများအသုံးပြုသူများအတွက် ထောက်ပံ့မှုလုပ်ငန်း(အထူးစီမံချက်- တပိုင်တနိုင်လုပ်ငန်းလုပ်နေသူများအတွက်)

ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါကြောင့်မူလတန်းကျောင်းစသည်တို့ကို ပုံမှန်မဟုတ်သည့်ကျောင်းပိတ်ခြင်းကိုပြုလုပ်လိုက်လျှင်ကိုယ်ပိုင်အလုပ်လုပ်နေသူအုပ်ထိန်းသူများသည်အလုပ်နားရခြင်း၊ကျောင်းဆင်းပြီးနောက်ကလေးများကလပ်စသည်တို့ကိုအသုံးပြု၍မရခြင်းကြောင့်ကလေးထိန်းကိုအသုံးပြုခဲ့လျှင်ထိုကုန်ကျစရိတ်ကိုထောက်ပံ့ပေးသည့်အရာဖြစ်သည်။

လျှောက်ထားနိုင်သူ

အောက်တွင်ဖော်ပြထားသော(၁) ~ (၃)နှင့်ကိုက်ညီသူများအနေဖြင့်အထူးစီမံဆောင်ရွက်မှုထောက်ပံ့ကြေးကိုလျှောက်ထားနိုင်သူဖြစ်ပါသည်။

- (၁) တပိုင်တနိုင်လုပ်ငန်းလုပ်နေခြင်း(ကိုယ်ပိုင်လုပ်ငန်း၊ ဖရီးလန်စ်စသည်ဖြင့်)
- (၂) အိမ်ထောင်ဘက်သည်အလုပ်လုပ်နေခြင်း၊မိဘတဦးတည်းအိမ်ထောင်ဖြစ်သောကြောင့်ကလေးထိန်းကိုအသုံးမပြုလျှင်အလုပ်ဆက်မလုပ်နိုင်ခြင်း ၊
- (၃) ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးအစားသစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်ကလေးများတက်နေသည့်မူလတန်းနှင့်မူကြိုကျောင်းများပိတ်နေခြင်း ၊


အထူးစီမံဆောင်ရွက်သည့်အချက်အလက်

မူလတန်းကျောင်းနှင့်မူကြိုကျောင်းစသည့်ကျောင်းများအရေးပေါ်ကျောင်းပိတ်လျှင်အသုံးပြုနိုင်သောလျော့ဈေးလက်မှတ်(၂၂၀၀ယန်း/စောင်)ကိုထောက်ပံ့ပါမည်။

<ပုံမှန်အချိန်> <အထူးစီမံဆောင်ရွက်ချက်>

- ၁ရက်အတွက်အများဆုံးအရေအတွက် ၁စောင်/ယောက် ⇒ ၅စောင်/ယောက်
- ၁လအတွက်အများဆုံးအရေအတွက် ၂၄စောင်/အိမ်ထောင်စု ⇒ ၁၂၀စောင်/အိမ်ထောင်စု
- ၁နှစ်လအတွက်အများဆုံးအရေအတွက် ၂၈၀စောင်/အိမ်ထောင်စု ⇒ အကန့်အသတ်မရှိ

လျှောက်ထားရန်လုပ်ငန်းစဉ်



● အသေးစိတ်ကိုတနိုင်ငံလုံးဆိုင်ရာကလေးစောင့်ရှောက်ခြင်းဝန်ဆောင်မှုအသင်း၏ဟုမ်းပေ့ချ်တွင်ကြည့်ပါ။

<http://www.acsa.jp/>

